

## PEACE Info (June 8, 2022)

- More Than 2,000 Myanmar Junta Troops Killed in Month: NUG
- Civilians and Resistance Fighters Killed by Myanmar Junta in Sagaing
- Myanmar junta forces attack villages in Sagaing region, killing 11, residents say
- Myanmar junta troops tell civilians to run, then shoot them in the back
- As military columns close in on Gangaw, resistance forces ask for weapons to ensure 'fair fight'
- PDF destroys police station from which junta troops raided central Myanmar villages
- Schools Should Not Be Used as "Hostage" for Political Interest
- Prison inmates tortured and starved in Myanmar's Hpa-an
- Myanmar's Military Coup Leaders Plan to Hang Political Prisoners
- Myanmar Junta Will Be Held Accountable for Democracy Activists' Executions: Anti-Regime Groups
- Myanmar's Junta Seems Serious About Executing Leading Activists. Can We Stop It?
- Myanmar military's proxy party convenes central assembly
- ASEAN's Engagement With Myanmar's Shadow Govt Needed to Solve Political Crisis: US
- US opposes dictatorships like Myanmar... unless they support US interests
- China Happy to Support Myanmar's Bloodthirsty Pariah Regime
- Rakhine Villagers Accused of Terrorism Left in Limbo in Myanmar Jails
- HRW calls on Thailand to allow Rohingya access to asylum
- 12.2-kg heroin seized in Myanmar's central region
- NUG က ရဲတပ်ဖွဲ့ ထူထောင်မည်
- မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီ ပစ်သတ်
- မြင်းမူမြို့နယ် ကံဖျားရွာခံ ၁၁ ဦး သတ်ဖြတ်ခံရ
- ကန့်ဘလူနဲ့ဝက်လက် နယ်မြေရှင်းလင်းရေး ကျေးရွာနေအိမ်များ မီးလောင်ဆုံးရှုံး
- ဆိပ်ဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ PDF ရဲဘော် ၁ ဦး ကျဆုံး
- ပုလောမြို့နယ်တွင် ရွာ ၂ ရွာကို စစ်ကောင်စီဖွဲ့ စစ်ကြောင်းထိုး ပစ်ခတ်နေ၍ ဒေသခံများ တိမ်းရှောင်နေရ
- တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိလာ
- စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံး
- ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီ တပ်သား ၂၆ ဦးသေဆုံး
- မိုးဗြသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား
- တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ သေဆုံးဟု NUG ထုတ်ပြန်
- စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများအကြား မြန်မာကလေးငယ် ၅ သန်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ဘားအံထောင်မှာ အကြမ်းဖက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် ဒဏ်ရာရ
- အရပ်ဘက်အဖွဲ့အစည်း အမည်ခံ၍ စစ်ကောင်စီနှင့် ဆွေးနွေးရေး လုပ်ဆောင်နေမှု ကန့်ကွက်ရှုတ်ချ
- NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို
- မြန်မာ့အရေး နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့ Fortify Rights တောင်းဆို
- ကျိုက်ထိုမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ
- ကရင်ပြည်နယ်တွင်း ဒုက္ခသည်များအကူအညီများရရေး ခက်ခဲနေ
- မိုင်းရှူးမြို့က SSPP တပ်စခန်းတွေကို စစ်ကောင်စီက ဆုတ်ခွာခိုင်းထား
- စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်
- ရွှေတြိဂံဒေသ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်ကူးမှု အမြင့်ဆုံးဖြစ်လာ

## More Than 2,000 Myanmar Junta Troops Killed in Month: NUG

By THE IRRAWADDY | 8 June 2022

More than 2,000 regime soldiers were killed and almost 540 wounded during fighting with the ethnic armed forces and people's defense forces (PDFs) within a month, according to the parallel National Unity Government (NUG).

The NUG's Ministry of Home Affairs and Immigration said from May 7 to June 6 there were 593 clashes and 107 bomb and mine attacks, claiming that 2,063 junta soldiers were killed and 539 wounded.

The Irrawaddy could not independently verify the figures.

Karen State reported the highest number of shootouts with 211, followed by Sagaing Region with 175 and 10 mine attacks.

The figures were probably an underestimate, the ministry stated.

Fighting between junta forces and PDFs has increased since the NUG declared war on the junta on September 7 last year.

"The people of Myanmar had to wage a war in self-defense," the ministry reported. "The NUG has encouraging defections and the number of soldiers and police defecting are also increasing."

According to the NUG, more than 8,000 soldiers and police officers have defected since the coup.

Meanwhile, the regime has escalated atrocities in resistance strongholds. Last month, the junta committed numerous war crimes and crimes against humanity in Sagaing by conducting arbitrary arrests and **killing civilians**, extrajudicial execution, shelling residential areas, using civilians as human shields and looting and **burning houses** nearly every day.

The junta has also cut off internet and mobile phone connectivity in the areas.

Data for Myanmar, an independent group monitoring junta atrocities, estimated that 18,886 houses and buildings had been burned down by regime forces by the end of May. Sagaing has suffered the most, losing an estimated 13,840 houses.

Since the coup, at least 1,906 people have been killed by junta forces, while more than 14,000 people, including government leaders, have been detained, according to the rights group Assistance Association for Political Prisoners.

<https://www.irrawaddy.com/news/burma/more-than-2000-myanmar-junta-troops-killed-in-month-nug.html>

-----

## Civilians and Resistance Fighters Killed by Myanmar Junta in Sagaing

By **THE IRRAWADDY** | 8 June 2022

Eight people, including two people's defense force (PDF) members, were executed by Myanmar's regime forces and pro-military Pyu Saw Htee militia members following arrests in Chaung-U Township, Sagaing Region, on Tuesday.

Chaung-U PDF told The Irrawaddy on Wednesday that two comrades, Chan Ko, 28, and Nanda, 23, were detained along with civilians by regime soldiers and Pyu Saw Htee members near Kangyikone village in the township on Tuesday morning while the two were shopping.

Chaung-U PDF quoted witnesses as saying regime forces seized 15 people, including pedestrians and farmers, in the east of the village without reporting any fighting.

Submitting pictures of the corpses, the pro-regime FiftyTwo News Telegram channel reported that troops killed eight Chaung-U PDF "terrorists" and seized homemade weapons and ammunition during a firefight near Shwe Hla village in the township on Tuesday evening.

However, Chaung-U PDF said there was no clash in the area on Tuesday.

"They have committed arbitrary arrests and extrajudicial executions on both PDFs and civilians," said the Chaung-U PDF's spokesman.

He said pro-military news channels spread propaganda to cover the regime's arbitrary arrests and killings.

On May 24, regime forces and Pyu Saw Htee members killed a farmer, who was thought to be in his 70s, and his two sons while they were farming in the township, said Chaung-U PDF.

A pro-junta Telegram channel reported that three PDF "terrorists" were killed during a firefight in the township, said Chaung-U PDF.

The Irrawaddy was unable to independently confirm the killings of civilians.

Last week, at least seven civilians, including a child and two senior citizens, were **killed** by regime forces in three Sagaing townships.

As of June 7, at least 1,906 people have been slain by junta forces, while more than 14,000 people, including government leaders, have been detained since last year's coup, according to the Assistance Association for Political Prisoners.

<https://www.irrawaddy.com/news/burma/civilians-and-resistance-fighters-killed-by-myanmar-junta-in-sagaing.html>

---

## Myanmar junta forces attack villages in Sagaing region, killing 11, residents say

Some victims were told to flee before being shot in the back. 'This is more than atrocity,' one resident said.

**Reported by RFA Burmese | 2022.06.08**



Displaced civilians from Kan Pyar village, Myinmu township, in northwestern Myanmar's Sagaing region, stand behind burned motorcycles at a pagoda compound where they are sheltering, June 7, 2022. Photo courtesy of a citizen journalist

Eleven civilians were shot dead or burned to death by military junta troops in northwestern Myanmar's Sagaing region after the soldiers found

a weapon in a pagoda compound where the displaced villagers had sought shelter, local residents said Wednesday.

Junta forces shot six of the civilians from Kan Pyar village in Myinmu township in the back on Monday after they ordered them to run. Another three were shot to death after they were told to place their hands on their heads when soldiers found the homemade pistol during a raid on the Myat Saw Nyi Naung pagoda, the sources said.

Two other villagers were trapped in a burning Buddhist monastery and burned to death, they said. Soldiers also torched more than 100 motorcycles inside the pagoda compound where the residents were sheltering.

Sagaing has been the site of some of the fiercest fighting between the junta troops and opposition forces since the military seized power in a February 2021 coup. Villagers have said junta forces have also indiscriminately attacked communities, killing civilians, torching homes and forcing thousands to flee in search of safety.

An estimated 336,600 people have fled Sagaing since the coup, according to the U.N. High Commissioner for Refugees.

The ages of those who were executed ranged from 17 to over 60 years old, locals said. Ten of the 11 victims have been identified: Myint Oo, Nay Zar Aung, Yupar, Aung Min Khaing, Hla Soe, Paing Paing, Mae Gyi, Thura, Tin Htwe and U San.

A villager who requested anonymity for safety reasons said soldiers committed the "heinous crime" after they arrived in the pagoda compound on Monday. The villager repeated accounts he had heard from those who witnessed the killings. He did not see them himself because he fled the area when the soldiers arrived.

He later returned and saw the dead bodies.

"They interrogated the [internally displaced persons] who are taking shelter [and] found a handmade pistol," he said. "Then, they ordered the men to run on the count of three

and shot them in the back. Six of them got shot and killed. All are local villagers. They got murdered for a small pistol.”

“Now, people are fearful,” he said. “They are too afraid to live in the village. It is heinous crime that they told the villagers to flee and shot them in the back.”

The soldiers ordered about 30 men to flee, killing six. They also detained and took away another 10, the villager said.

RFA could not contact the villagers who witnessed the incident because the soldiers had confiscated their mobile phones.

After the villagers buried the bodies on Wednesday, more residents left, too afraid to remain there, the source said.

### **‘More than an atrocity’**

A second local who also requested anonymity for safety reasons said soldiers left behind dead bodies and devastated family members.

“I haven’t got the words to comfort them. I’m aghast,” he told RFA. “The soldiers made them watch their family members being shot and killed. This is more than an atrocity. I am heartbroken to see them crying their hearts out.”

A member of the Myinmu township People’s Defense Force (PDF) said members of the militia are providing medical treatment to villagers who were injured by the gunfire.

“They have contacted PDF troops and requested medical attention,” he said. “We went as far as they could come and gave them medical treatment. These civilians are fearful. This is like a scene from a movie. It was very brutal.”

RFA contacted junta spokesman, Maj. Gen. Zaw Min Tun, for comment, but he did not return the calls. He has repeatedly denied claims that Myanmar soldiers were raiding villages and terrorizing residents.

Nay Zin Latt, a former National League for Democracy lawmaker in the Sagaing regional parliament, said the most recent incident constituted a war crime.

“This is a brutal crime in which local civilians were murdered, and it has further frightened them on purpose,” he said. “It did not come about by accident because the village is closed to the conflict area. This was intentional.”



The dead bodies of civilians from Kan Pyar village, Myinmu township, in northwestern Myanmar's Sagaing region, lay covered on the ground, June 6, 2022. Credit: Citizen journalist

“They are burning villages and murdering civilians while there are not armed conflicts,” he added. “I think this could even mean they are attempting a genocide.”

## **Two other villages attacked**

Junta soldiers also targeted Sagaing's Kanbalu township on Monday, burning more than 250 houses and 65 granaries with at least 6,500 bushels of rice paddy during a raid of two villages, said residents who watched the destruction as they hid nearby when troops entered their community.

More than 80 soldiers from Light Infantry Battalion No. 367, stationed in the township's Koe Taung Boet village, raided Hnaw Kone village at about 4 a.m. and began burning down houses seven hours later before moving on to Shaw Hpyu Kone village, where they also set houses ablaze, residents said.

A Shaw Hpyu Kone resident who lost both his home and his harvested rice paddy said the soldiers fired guns as they entered the community.

"We were half asleep and had to run for our lives," he said. "They fired heavy artillery as they entered. They cooked and ate their meals before they started burning the houses around 11 a.m.

"They burned all houses in the village and granaries," he said. "We've lost both food supplies and seeds for the coming season. It happened right before the time for sowing the seeds. Some people were not able to carry anything as they fled. All the villagers had to flee and left their belonging to be burned down."

Junta troops torched 52 houses and 30 granaries holding at least 3,000 bushels of paddy in Hnaw Kone village and 200 houses and 35 granaries with at least 3,500 bushels of paddy in Shaw Hpyu Kone, said the resident, who requested anonymity for safety reasons.

Villagers in the two communities told RFA that their motorcycles, tractors and other farming equipment were also burned.

A villager from Hnaw Kone who declined to be named said residents there could not return to their community and put out the fires because soldiers were still near the village watching the buildings as they burned.

"I watched the scene from in hiding near a nearby hill," he said. "They started burning down the south side. I saw several columns of smokes, as large as houses.

"We could not go and put out the fires," he added. "We felt totally helpless and despondent. Some girls fainted from distress. We all lost the paddies and all our property."

About 3,500 civilians from nearby villages such as Zee Kanar and Chat Kone fled their homes when news of the arson reached them, locals said.

Some locals said the same military unit that raided Hnaw Kone and Shaw Hpyu Kone villages also raided Meik Tha Lin Kone village, about two miles from Hnaw Kone.

## **'A pure act of terrorism'**

Members of the Kanbalu township PDF said junta troops destroyed the villagers although they had not armed engagement with them in the areas.

“There were no military activities,” said one PDF member. “They were burning down the civilian properties as a tactic even though there had been no fighting.”

“They are doing as they always do, [and] they will deny they are responsible, but we have records showing they are responsible,” he added.

Junta troops have been stationed in Koe Taung Boe village for two months, and reinforcements and helicopters arrived there on June 3, the PDF member said.

Locals said there had been fighting between the PDF and the military troops on June 3. They also said that the regime cut off internet service in the township.

Two days later, soldiers raided nearby Kaung Ma village and burned 10 houses before they moved on to Hnaw Kone and Shaw Hpyu Kone villages the following day, locals said.

Former regional lawmaker Nay Zin Latt, who represented Kanbalu township, said the international community should take strong action against the military for such acts.

“The burning down of houses in villages is a pure act of terrorism,” he said. “They are terrorizing the people instead of protecting them. In some places, they burned down houses and murdered whoever was left in the village.”

Nay Zin Latt appealed to the Association of Southeast Asian Nations, the United Nations, and other members of the international community to condemn the junta and take measures to prosecute the military.

“Only then, they will stop their terrorist acts,” he said.

Research group Data for Myanmar said Monday that of the nearly 18,900 homes burned down by the military and its allied groups since the coup took place, about 3,840 have been in Sagaing region.

***Translated by Ye Kaung Myint Maung for RFA Burmese. Written in English by Roseanne Gerin.***

<https://www.rfa.org/english/news/myanmar/sagaing-villages-attacked-06082022175104.html>

---

### **Myanmar junta troops tell civilians to run, then shoot them in the back**

**At least six people were killed in the incident in Sagaing Region’s Myinmu Township on Monday, local sources reported**

[Khin Yi Yi Zaw](#) / [Maung Shwe Wah](#) | Published on Jun 8, 2022

At least six people were shot dead in Sagaing Region’s Myinmu Township on Monday after junta forces told around 30 villagers to run away and then opened fire on them.



The incident occurred on Monday afternoon at the Myat Saw Nyi Naung monastery in Kan Phyar, a village located about 15km northeast of the town of Myinmu, according to local sources.

It started after soldiers belonging to a column of around 80 troops ordered displaced civilians staying at the monastery to take them to the nearby village of Pe Ku on their motorcycles, the sources said.

When the villagers refused, the soldiers began searching their motorcycles. They then produced a gun which they claimed to have found hidden under the seat of one of the bikes.

The soldiers asked who owned the vehicle, and when the villagers said they didn't know, the junta troops started setting fire to all of them, destroying a total of around 50 in all.

After that, they separated around 30 male members of the crowd from the others and told them to start running, according to survivors of the incident.

"They gave us 10 seconds to start running. And when we did, they started firing at us," said a teenage boy who was wounded but did not sustain life-threatening injuries.

According to the boy, around 20 soldiers shot at the fleeing villagers as some high-ranking officers watched without intervening.

"I only survived by keeping my head down," he added.



Junta troops set fire to dozens of motorcycles in Kan Phyar on June 6 (Supplied)

Another villager who survived the attack said that four people were killed instantly before they could even start running.

"They made us start running from near the burned motorcycles. Four were killed right there as soon as the soldiers opened fire," he said.

An information officer for the Myinmu Township People's Defence Force told Myanmar Now that the group tried to rescue two injured villagers, but lost one who bled to death before he could receive treatment for his wounds.

"We couldn't take them out on motorcycles, so we had to disguise ourselves as civilians and go into the village with an oxcart," he said.

According to some reports, as many as 11 people were killed. However, Myanmar Now was only able to independently confirm the deaths of six boys and men aged from 16 to 50.

The dead victims all had bullet wounds to their backs, chests and heads, and were cremated on Tuesday, according to locals.



The victims whose deaths we were able to confirm were identified as Hla Soe and Myint Oo, both aged 50; Rupa and Aye Min Naing, both in their 30s; Nay Zar Aung, of indeterminate age; and Paing Paing, a 16-year-old boy with mental disabilities.



✦ Soldiers also burned a number of structures at the Myat Saw Nyi Naung monastery in Kan Phyar on June 6 (Supplied)

Local residents said that the regime forces also set fire to a number of religious structures at the monastery, destroying nearly 500 sacks of rice that had been stored there.

“People in the village thought that the monastery would be the safest place to keep their rice, because they didn’t think the military would attack a monastery. But now they’ve lost everything,” said one villager who did not want to be named.

On Saturday, the same military column that killed civilians in Kan Phyar torched a camp housing around 100 internally displaced persons near the village of Kan Taw in eastern Myinmu Township, local sources reported.

Myanmar’s military junta routinely denies targeting civilians in its operations against anti-regime forces. However, there have been widespread and credible reports of killings being carried out on an almost daily basis.

Earlier this week, resistance forces in Sagaing’s Kani Township said they [discovered](#) the bodies of six local civilians who had been killed by regime troops.

<https://www.myanmar-now.org/en/news/myanmar-junta-troops-tell-civilians-to-run-then-shoot-them-in-the-back>

---

**As military columns close in on Gangaw, resistance forces ask for weapons to ensure ‘fair fight’**

**Guerrilla fighters speculate that hundreds of junta soldiers are preparing to join forces to try to seize control of the central Myanmar resistance stronghold**

Ko Cho | Published on Jun 8, 2022



PDF members seen in Gangaw in March this year (PDF Gangaw)

Hundreds of troops from three military columns have launched recent assaults on villages in the Yaw region of Magway’s Gangaw District in what resistance forces have said is an attempt to regain control over their

stronghold.

Already present in Gangaw since late May was a junta unit of 100 soldiers airlifted into the area by helicopter, with a 100-vehicle convoy from Monywa and a 150-troop column from Kalay—both in neighbouring Sagaing Region—moving into the district.

The Yaw Defence Force (YDF) attacked the convoy from Monywa on June 2, the third day into their journey. The ambush, carried out using improvised explosive devices, occurred just outside the town of Kyaw in Gangaw Township, according to a YDF spokesperson.

“Around 30 of them were killed and one of them was a high-ranking army officer. They carried his body away on a helicopter,” the YDF information officer said.

Myanmar Now was unable to independently verify the spokesperson’s reports of casualties.

The convoy in question proceeded to torch more than 100 homes in the villages of Sin Sel, Yae Poke, Khon Ton and Nyaung Lel, according to the YDF, with five villagers killed in the raid on Nyaung Lel.

On Monday, monitoring group Data For Myanmar released a statement disclosing that a total of 18,886 houses in more than 430 locations nationwide had been destroyed by the military and its allies since the February 2021 coup. The junta has repeatedly denied responsibility for the arson.

The YDF spokesperson expressed frustration at being outgunned by the junta’s forces, and told Myanmar Now that the resistance group was hoping to be provided with arms by the civilian National Unity Government (NUG) which they serve.

“We are lacking a lot when it comes to weapons. Without enough weapons, we will always be on the defence,” he explained, adding, “We are still waiting for the NUG to provide us with arms.”

Another resistance group, the Southern Yaw Gangaw People’s Defence Force (PDF), ambushed the 150-soldier column travelling to Gangaw from Kalay using explosives earlier this month. A member of the force said that they carried out the attack near Nat Chaung village, and that the junta troops proceeded to torch some 50 homes in the community.

The military unit proceeded to the village of Hnan Khar, arriving on Tuesday morning, ultimately stationing themselves in the neighbouring village of Southern Khayan, more than 30 miles from Gangaw.

“They torched Nat Chaung in order to get to Hnan Khar from Kalay. Then the column spent the night inside the military base in Southern Khayan village and launched on-ground assaults from Southern Khayan,” the PDF member said. “Almost the entire village of Nat Chaung has been destroyed,” he added.

The guerrilla fighter speculated that the column from Kalay and the convoy from Monywa were likely to meet in Gangaw and intensify their “clearance” of the area, and that resistance forces were insufficiently armed to respond to the forthcoming assault.

“We would like the NUG to provide us with weapons, but we can’t expect much as they’re also having difficulties themselves,” he said.

The third column, expected to join the troops from Monywa and Kalay, has been **occupying** the area around the Myittha Dam in Gangaw. There, a junta helicopter attacked the area from the air on May 26, reportedly killing four Gangaw PDF members and making way for the 100 Myanmar army soldiers to set up their base at the site.

On Tuesday morning, the troops near Myittha reportedly conscripted locals as porters and guides, expanding into the village of Yaung Nat.

As the military closes in, a collective lack of weapons has caused concern among the multiple anti-junta defence forces operating in the area, an information officer for the Northern Yaw Gangaw PDF explained.

“There are so many resistance groups in the Yaw region but the major problem is the lack of sufficient firepower,” the PDF spokesperson said. “For a long time, we have tried to survive just with our revolutionary spirit and no weapons. But now that the military is launching airstrikes and ambushing our fleeing members with rifles when all we have are handmade muskets, it’s beginning to break our hearts, to be honest.”

“Even if I have to die, I want to die fighting a fair fight with equal weapons. It just hurts us a lot to see our comrades dying just because they didn’t have enough weapons,” he added.

<https://www.myanmar-now.org/en/news/as-military-columns-close-in-on-gangaw-resistance-forces-ask-for-weapons-to-ensure-fair-fight>

---

## **PDF destroys police station from which junta troops raided central Myanmar villages**

**A resistance raid on a police station in Magway’s Pauk Township leads to a clash with reinforcement troops sent in by helicopter**

Maung Shwe Wah | Published on Jun 8, 2022



Southern Pauk PDF members are seen training in November last year (SPPDF)

A resistance force seized control of and destroyed a junta police station in Magway Region’s Pauk Township on Tuesday morning, guerrilla fighters said.

The Southern Pauk People’s Defence Force (PDF) and other local resistance groups collaborated in attacking the site in Kaing Lel village, 18 miles south of Pauk’s administrative centre.

“We torched the station right after we seized control of it,” a Southern Pauk PDF officer said, adding that their initial assault lasted two hours. “However, more junta reinforcements arrived in two helicopters while our people were retreating.”

A Pauk local said that the helicopters were seen landing in the area and dropping off soldiers who then headed towards the site of the clash.

Some of the resistance fighters were unable to flee the scene, the Southern Pauk PDF officer said, noting that the defence forces had suffered casualties in the battle but did not disclose a number.

Videos shared on social media show members of the Southern Pauk PDF interrogating a police private captured in the attack, with the police station burning in the background.

Locals have claimed that junta troops stationed at the police post in question were among those who carried out raids on villages including Pin Taung and Tat Kone, in which they were accompanied by residents who were members of the pro-military Pyu Saw Htee militia.

The police and Pyu Saw Htee allies reportedly went on to attack and burn other villages in the area.

In total, junta forces have torched more than 20 communities in southern Pauk since three military trucks carrying arms parts were intercepted by resistance groups in early April.

Seven of those 20 villages were completely destroyed, locals said, and 12 civilians killed.

<https://www.myanmar-now.org/en/news/pdf-destroys-police-station-from-which-junta-troops-raided-central-myanmar-villages>

---

### **Schools Should Not Be Used as “Hostage” for Political Interest**

By **SHAN** - June 8, 2022

“Everyone has the right to education – at least to study free of charge at the primary grade level.” The United Nations declared the basic human rights that everyone should be entitled to, the Universal Declaration of Human Rights, on 10 December 1948.

The United Nations urged its participating members to respect and obey the declaration and to educate their citizens about the declaration through the government schools and organizations.

The day the United Nations declared the Universal Declaration of Human Rights on December 10 was recognized as Human Rights Day, and there were 30 basic human rights in the declaration.



Students in a classroom at a state school

However, the Myanmar military government has been neglecting those basic human rights for many generations, and so it is not surprising to see that the Myanmar civilians’ human rights have been abused for decades.

“I would like to go to school, Mother.” “I would like to

go to school, Father.” The ten years old Mg Thet Htoo (not real name) who is living in the Shan State capital city, Taunggyi, has recently been telling his parents about his wish to go to school, so as an eight years old daughter, Ma Thida.

Ko Kyaw Htoo and his wife were company employees, and they were doing fine financially. They could send their children to a local private school in Taunggyi. However, their salaries were cut a few months after the coup. The monthly expenses for the private school are now doubled, and they are having a hard time managing it.

“In the past, the monthly tuition fee was only 50,000 Kyat, the same applies to kindergarten. Currently, it has increased to 100,000 Kyat monthly. 200,000 Kyat for my two kids tuition fees plus the uniforms fees and stipends – it is quite a lot. We are sales employees and our salaries have been cut. We are worried about our children’s education,” the 35 years old Ko Kyaw Htoo told SHAN.

Along with the Spring Revolution and the civil disobedience movement (CDM), the advocacy not to send children to the military junta-managed schools during this crisis is still very strong.

During the NLD government, all schools nationwide were closed due to Covid-19 pandemic, and very few students went to school last year because of the protest against the coup and the Covid-19 pandemic.

Parents have been worrying about their children’s education because they could not study for the last two consecutive years. During this academic year, many parents have enrolled their children in both private and government schools. The NUG online based school has also seen an increase in the enrollment this year.

Even though preparations have been made for the children’s education, armed conflicts have been ongoing nationwide. Many civilian houses have been burned, and many have been arrested and killed. Over one hundred thousands people are being internally displaced according to the statement released by the United Nations.

Due to the Myanmar junta brutality across the country, civilians are facing all kinds of problems everyday. Meanwhile, a group of people are advocating not to send children to school under this military appointed education minister while rumors about the attacks on schools are spreading – the parents are in a difficult situation these days.

“During this crisis, it is not an issue for those who can afford to send their children to schools. There are local private schools and international private schools to choose from. However, it is a big issue for the lower income people, and those who are living in the rural areas. Even though NUG is providing online education from primary school up to high school, it is the truth that they cannot cover the whole country,” a former teacher, U Tin Htun Aung, who has been doing research about Myanmar education, told SHAN.

It is not fair only if those who are financially strong and have access to good internet are able to study during this Spring Revolution, and the curriculum drawn during the NLD government has not been amended by the military junta yet.

The above former teacher pointed out that the main problem is that the military junta troops are stationed at the public schools saying they are providing security for the students. Just like in the past, the students are used to meeting and greeting the generals to show that everything is fine in the country. Additionally, explosives are set up and the revolutionary forces are being blamed and accused so that their image is ruined.

Currently, educational departments are being targeted and on 30 May 2022, a bomb was exploded near the office of the township educational department in Nongkhio township, Northern Shan State. Due to the explosion, 8 education officers were injured and a headmistress of a primary school, Daw Saw Khin Khin Cho Hlaing, was killed.



Students at a school compound

According to the NUG statement released by the ministry of education on 3 June 2022, after the incident in Nongkhio, it is very clear that the military junta is neglecting the right to education and it is exploiting that for the political interest. We cannot think lightly and conclude that the terrorism act on

the public schools and educational departments could be the Myanmar military junta doing. It is urged that the revolutionary forces respect the war ethics, and that it condemns any group that targets the public schools and educational departments.

However, the Matupi Education Board released a statement on 26 May 2022 that those who enrolled in the public schools managed by the military junta will be regarded as public traitors.

Moreover, the Mindat Chin Defense Force(CDF) has informed the public that teachers who are teaching at the schools run by the military junta will be punished.

According to the Global Coalition to Protect Education from Attack (GCPEA) report, there are more than 200 cases where the public schools are attacked and used as a military base after the military coup.

It has been found that not only the Myanmar military junta but also the other armed forces are attacking the education sector, and public schools and universities are being used for military bases. Those attacks that target the education sector must not be done by any armed groups mentioned in the GCPEA report.

Moreover, the People Defense Force (PDF) and the ethnic armed forces are accusing and condemning the Myanmar military junta for its air strikes and shelling that damaged the public schools; meanwhile, the Myanmar military junta is accusing the PDF and ethnic armed forces of planting explosives at the public schools.

The Myanmar military junta statement mentioned that the revolutionary forces have damaged over 300 public schools and killed over 30 civil servants due to the explosives being set up by armed forces. However, the statement did not mention how many civil disobedience movement (CDM) participating teachers are being detained by the junta.



For the academic year 2022-23, the Myanmar military government announced that all schools enrollment dates must be from 26 May – 1 June 2022. During this period, over 5.6 million students were enrolled in public schools, private schools, and monastic schools nationwide – it was stated in the military-owned daily newspaper, The Mirror, on 2 June 2022.

According to the data released by the junta, the Ayeyawaddy region has the highest number of enrolments, over 910,000 students, and Chin State has the lowest number of enrolments, over 20,000 students.

During the academic year 2021-22 managed by the military junta, the number of students enrollment was 5.3 million, meaning the current academic year has the enrollment increased by 0.3 million.

However, during the NLD government administration, the enrollment for the primary grades only were over 900,000 starting from the academic year 2017-2018 – according to the data released by the ministry of education.

If compared to the number of students enrolled across the country during the NLD government, it has decreased by 40 percent during this academic year managed by the junta even though the enrollment number is 5.6 million.

A former teacher, U Tin Htun Aung, pointed out that the total number students nationwide could be over 10 million, and that only half of the students, which is quite low, enrolled during this academic year managed by the military junta.

Currently, both the military junta and the revolutionary forces should not use the education sector as a tool or “hostage” to gain political interest. There are millions of households in Myanmar which do not have access to a cable internet, and they should be given an alternative to get access to education. Both sides should not make use of the education sector for political reasons and should not neglect the right to education – U Tin Htun Aung expressed his request.

<https://english.shannews.org/archives/25084>

---

## **Prison inmates tortured and starved in Myanmar's Hpa-an**

Authorities punished at least 60 prisoners, including children, after a jailbreak.

**By RFA Burmese | 2022.06.08**



A file photograph of Hpa-An Prison.

At least 60 inmates of Hpa-An Prison, in Kayin State, have been injured in a series of violent incidents involving authorities after two political prisoners escaped over a wall on June 4, sources close to the prison told RFA on Wednesday.



A source close to the prison, who declined to be named for security reasons, said young inmates were attacked from outside the cells.

“All the children were stabbed with long bamboo sticks from outside the cells at 10 a.m. today. There were a lot of injuries and a lot of blood. And food for the prisoners has not been provided for a whole day, no food at all,” the source said.

“Last night at about 8:30 p.m., while they were sleeping, the prison authorities got into the cell through the window and beat the inmates with electric sticks and shot them with iron nuts using slingshots. They also pointed guns from outside the cell.”

On June 4, two of the more-than-200 political prisoners in the Gyo Gyar barracks at the prison escaped at noon by climbing a wall with a rope.

A prison guard who witnessed the incident ordered the security guard in the tower to shoot, but no bullets were fired and the men escaped.

Hla Shwe, the new head of Hpa-an Prison, arrived after the incident and told political prisoners to calm down. However, on Monday authorities threatened to move political prisoners from Gyo Gyar barracks to other barracks on orders from the military junta. The prisoners refused, which led to growing tension, which escalated according to sources close to the prison.

“Political prisoners do not want to move elsewhere in the prison because there have been problems between the political prisoners and prisoners jailed for drug use,” said another source close to the prison who also declined to be named. “The drug offenders threaten the political prisoners, saying ‘We all have weapons and you all can be stabbed at any time. We will open your abdomens’ The political prisoners were moved to Gyo Gyar barracks by former prison authorities.”

The source said soldiers arrived on Tuesday accompanied by prison authorities and forcibly dragged the political prisoners to an old barracks inside the prison where they had previously lived.

At least 60 prisoners suffered broken arms and injuries to their foreheads and mouths. They were denied medical treatment and visits were banned on Wednesday according to sources close to the prison.

Prison Department spokesman Khin Shwe denied the allegations and told RFA that prison conditions are normal.

“There is no commotion in Hpa-an Prison,” he said. “Security, administration and discipline are normal.”

A source close to lawyers who were allowed to visit the prison said some prison staff had been detained and are being investigated over the prison break.

“The day after the riot, officials came to check the prison and some prison staff were arrested. Action was taken at the prison. Court hearings were delayed yesterday and the

police were in charge during the hearings. The situation in Hpan-an has now calmed down.”

On May 8, more than 60 political prisoners in Hpan-an Prison were beaten by junta soldiers for singing the anti-regime song ‘Tway Thit Sar’ and banging metal cups and pans, according to another source close to the prison who spoke on condition of anonymity. He told RFA four inmates were injured and 17 were confined to their cells following the incident.

According to the Assistance Association for Political Prisoners a total of 10,962 people were arrested in Myanmar between Feb.1, 2021 and June 6, 2022, of which 1,117 were imprisoned.


<https://www.rfa.org/english/news/myanmar/hpa-an-prison-inmates-tortured-and-starved-06082022064250.html>

---

### **Myanmar’s Military Coup Leaders Plan to Hang Political Prisoners**

An alliance of nearly 200 local, regional and international community and humanitarian organizations issued a statement condemning Myanmar’s military-appointed State Administration Council’s order to execute by hanging four political prisoners.

**Karen News** | 8 May 2022



The execution of the four political prisoners – Phyo Zeya Thaw, Ko Jimmy, Hla Myo Aung and Aung Thura Zaw – was confirmed by the military regime’s spokesperson, Zaw Min Tun when he speaking to local media. The Democratic Voice of Burma reported, Zaw Min Tun told the Voice of Myanmar, the executions would go ahead.

“They will be executed by hanging in accordance with the penal code. We already said they will get what they deserve. The death sentences will happen,”.

Kyaw Min Yu (also known as Ko Jimmy), an 88 Generation pro-democracy activist, and Phyo Zeyar Thaw, a National League for Democracy member of parliament, were sentenced to death by a military tribunal in January and charged with treason and terrorism.

The military regime’s spokesperson, Zaw Min Tun told reporters the other two men sentenced to death, Hla Myo Aung and Aung Thura Zaw, will be executed for the murder of military informants.

The executions, if they go ahead as planned, will be Myanmar’s first in decades and have outraged international organisations including the UN, Amnesty International and Human Right Watch.

UN Secretary-General Antonio Guterres called for the military regime to withdraw the decision to hang the political prisoners. Human Rights Watch's deputy director Phil Robertson said the executions confirmed Myanmar's military regime as one Asia's worst abusers of human rights.

A signatory of the statement put out by the alliance, the Assistance Association for Political Prisoners (AAPP), has documented 114 political prisoners, including two children, have been given death sentences by the military regime.

AAPP, a not-for-profit organization that documents the arrests of Myanmar's political prisoners and state-killings, reports as of 7th June, the military regime has killed 1,906 people and arrested another 14,032 since its coup on 1st February 2021.

The statement by the alliance said a military panel sentenced the four, "including former National League for Democracy (NLD) Member of Parliament Phyo Zeya Thaw and democracy activist Kyaw Min Yu, better known as Ko Jimmy, for alleged "terrorism" while Hla Myo Aung and Aung Thura Zaw are the other two who faced death sentenced earlier."

The alliance statement, released by human rights advocates, Progressive Voices, noted in the "16 months the military launched its nationwide campaign of violence and terror in an attempt to illegally seize power, the military has killed over 2,000 people, including women and children and detained over 12,000."

The alliance statement explained the military regime's failure "to impose its rule over the territory and population, the military continues to intensify its cruel and brutal attacks against the people of Myanmar with indiscriminate airstrikes, shelling, massacres, burning down of villages, torture, and sexual and gender-based violence."

The UN agency for refugees, UNHCR, estimates "as of 4 April 2022, there were an estimated 907,500 Internally Displaced persons (IDPs) across Myanmar including 560,900 newly displaced since 1 February 2021" military coup.

<https://karennews.org/2022/06/myanmars-military-coup-leaders-plan-to-hang-political-prisoners/>

---

## **Myanmar Junta Will Be Held Accountable for Democracy Activists' Executions: Anti-Regime Groups**

By **THE IRRAWADDY** | 8 June 2022

Leading anti-regime forces have strongly denounced the Myanmar junta's recent announcement that it will proceed with the executions of four men including a former lawmaker from ousted State Counselor Daw Aung San Suu Kyi's party and a veteran democracy activist.

The National Unity Consultative Council (NUCC)—a coalition of elected lawmakers, ethnic armed organizations (EAOs) and pro-democracy activists—and the Committee Representing Pyidaungsu Hluttaw (CRPH)—a group of elected lawmakers who were prevented from

taking their seats in Parliament by the February 2021 coup, said in separate statements that the junta's order approving the executions of four anti-regime activists was a blatant violation of Myanmar's existing laws as well as international conventions and laws.

Both pledged to hold those involved in the junta's lawless plan fully accountable.

The junta said last week it had issued orders to prison authorities to carry out the death sentences handed down to former MP and hip-hop pioneer Ko Phyo Zeya Thaw and democracy activist Ko Jimmy, also known as Kyaw Min Yu, a leading member of the 88 Generation Students Group.

The regime's spokesman said the junta-controlled judiciary had already rejected appeals against the death sentences by the two men. With all avenues for appeal thus exhausted, they would be hanged soon according to prison procedures, he said. The announcement has **drawn** ire from local and international rights groups and governments, which called on the regime to reverse the order and release the men.

The two were arrested late last year in their hideouts in Yangon and were given death sentences on terrorism charges in January by a military tribunal for masterminding armed resistance operations in Yangon. The two other men whose executions were approved are Hla Myo Aung and Aung Thura Zaw, who were earlier sentenced to death for killing a woman who was an alleged military informant.

If the executions go ahead, Ko Phyo Zeya Thaw and Ko Jimmy will be the first political dissidents to be put to death in the country in nearly four decades.

In its statement, the CRPH described the junta's death sentences and approval of the executions as inhumane.

"All those extrajudicial acts by the illegal terrorist regime are aimed at instilling fear in people who continue to oppose its rule," it said, adding that it would work together with local and international organizations to make sure that all those involved in the executions are subject to effective legal action.

The NUCC said in its statement that it will continue to work with pro-democracy forces to abolish the death penalty in Myanmar as well as to take action against the regime for its grave human rights violations, war crimes and genocidal killings of civilians.

A total of 114 prisoners including students and anti-coup activists—two of whom are minors—have been condemned to death since the coup. Ko Phyo Zeya Thaw, Ko Jimmy, Hla Myo Aung and Aung Thura Zaw are the first to have their sentences approved. The condemned prisoners were subjected to unfair trials, and denied their legal rights to counsel and to defend themselves, for their roles in the revolutionary movement against the junta.

"The 'death sentences' in this case are mere contrived legal cover for all the acts of violence that are fundamentally legally defined human rights atrocities. There is no amount of legal gloss that can justify the acts of the junta, which could more accurately be described as an armed criminal gang employing terrorist-style tactics," Marzuki Darusman of the Special

Advisory Council for Myanmar (SAC-M), an independent group of prominent former UN human rights experts, said in a statement.

SAC-M's Yanghee Lee, a former UN special rapporteur on the situation of human rights in Myanmar, said carrying out the sentences would amount to summary executions. She called on the global community to take a stand and put political pressure on the regime to halt the announced executions.

The leaders of the Myanmar military and those who carry out their orders, including judges, should be investigated and prosecuted for war crimes, crimes against humanity and genocide in international courts, the group said.

<https://www.irrawaddy.com/news/burma/myanmar-junta-will-be-held-accountable-for-democracy-activists-executions-anti-regime-groups.html>

---

## Myanmar's Junta Seems Serious About Executing Leading Activists. Can We Stop It?

By **NAING KHIT** | 8 June 2022

Is Myanmar's junta really so merciless that it would execute leading pro-democracy activists Ko Jimmy and Ko Phyo Zeya Thaw, as it has decreed? And what will happen if it does?

For many people—be they members of pro-democracy groups, the countless young resistance fighters across the country, or the general public, who already hate the ruling generals for the atrocities they have committed, and for their sheer barbarity—the execution of the two public figures would feel as if their hearts were being ripped out of their chests.

That pain would be unforgivable.

Ko Jimmy, a leading activist since the 1988 popular uprising, and Ko Phyo Zeya Thaw, a hip-hop pioneer turned MP of the National League for Democracy, are dear to many people and are regarded by the public as symbols of the ongoing anti-regime resistance.

Hanging them would certainly escalate the ongoing popular resistance against the junta and bring about all-out war.



Hip-hop pioneer-turned-NLD MP Phyo Zeya Thaw is seen in the Union Parliament in Naypyitaw. / The Irrawaddy

However, we need to discuss first whether the junta is really serious about executing these two leading activists and two other anti-coup

protesters.

Some people are convinced the junta is bluffing, and simply wants to give anti-regime forces a scare. Some others, including veteran pro-democracy activists and politicians, don't believe the junta would go through with executing political prisoners—a step not taken by

previous military regimes over the past four decades. Some reject the possibility because such a move would yield no political benefit for the ruling junta. Some speculate that the junta is using the execution order to gain leverage with the international community, which doesn't recognize it as a legitimate government and has targeted it with sanctions and other punitive measures.

It seems to me, however, that the junta is serious about executing the two. I say this with a truly heavy heart—I know both Ko Jimmy and Ko Zeya Thaw, and they know me well, too.

By the time junta spokesman Major General Zaw Min Tun disclosed last Friday that the junta had approved their death sentences, all of the two condemned men's appeals against their death sentences had already been rejected. They would be hanged soon according to prison procedures, the spokesperson added.

In their appeal processes, Min Aung Hlaing, as chief of the junta, was their last recourse. It was he who rejected their final appeals; he was the one who gave the final order to carry out the executions.

As far as I know, no political prisoners who received death sentences under the previous regime after the nationwide anti-regime uprising in 1988 were required to go all the way through that appeal process. That offers a clear indication that the regime never really intended to execute them, despite handing down death sentences to political prisoners, some of whom had even taken up arms against the junta and sought to assassinate the top ruling generals. Though the regime incarcerated thousands of political prisoners, not one was hanged in 1988 or in the following decades.

The current regime includes many of the same characters as its predecessor, but the junta led by coup maker Min Aung Hlaing is even more ruthless and even less rational. Min Aung Hlaing himself seems more motivated by personal feelings and more vengeful.

We are reminded daily that his regime is willing to go to new extremes, engaging in atrocities including killings, torturing activists and politicians to death within hours of their arrest, kidnapping as hostages the family members of wanted anti-regime protesters, scorching towns and villages whose residents oppose the junta, and so on.



Veteran democracy activist Ko Jimmy, who is also a leading member of the 88 Generation Students Group, is seen with State Counselor Daw Aung San Suu Kyi at a dinner hosted by her on July 17, 2019.

In short, his regime has been waging war against its own civilian population since the coup.

In response, the regime has faced unprecedented resistance from the public and anti-regime forces across the country. More than a year-and-a-half since the February 2021 coup his regime still has not been able to bring the country under its control. No country has officially recognized the regime as a legitimate

government. Meanwhile, the parallel National Unity Government formed by elected lawmakers and their allies has gained international support, either directly or indirectly.

And the coup Min Aung Hlaing wrongly thought would go smoothly has agitated the population to revolt. In response to the regime's brutal suppression, what began as peaceful anti-coup protests have transformed into a radical revolution across the country. His coup has prompted tens of thousands of young people to form their own armies, collectively known as the People's Defense Force (PDF), to fight his troops.

The attempted takeover has devolved into an embarrassing debacle for military chief Min Aung Hlaing; given what we know of his personality, this would seem sufficient motivation for him to order the executions of Ko Jimmy and Ko Phyo Zeya Thaw.

No doubt, the two men have been personally selected by Min Aung Hlaing and his regime from among the dozens of prisoners who have been sentenced to death; in what is clearly a calculated choice, they have been chosen as the first to die.

It's an act of reprisal—a reprisal against all the pro-democracy groups, resistance forces and ethnic armed groups that have supported the newly formed PDFs, and against much of the international community, which has refused to recognize his regime as a legitimate government.

Min Aung Hlaing's cruel act of reprisal likely has the following goals:

To put fear into the anti-regime forces that are fighting the junta's troops in many areas and assassinating the junta's associates in urban areas; and to terrify the general public.

To demoralize the community of pro-democracy activists, many of whom personally know or otherwise have great respect for Jimmy and Zeya Thaw, as well as all politicians and political groups that are against his regime including the National Unity Government (NUG), its allies and supporters.

To send a warning to the international community, particularly countries like the United States and some others that have been supporting anti-regime groups including the NUG.

He will fail in these goals. As an irrational general with an evil mind, however, he is incapable of grasping what sort of reactions his regime will actually face if it carries out these executions.

The response would be all-out war from all of his opponents, as well as the general public. The current resistance being waged by PDFs and some EAOs across the country and the guerilla-style attacks in urban areas will dramatically escalate.

Myanmar Defense Force (Sagaing), a resistance group that is fighting the junta's troops, has already announced that if the two prominent activists are executed, it will retaliate on the basis of an eye for an eye and a tooth for a tooth. Its leader said: "People like Ko Jimmy and Ko Zeya Thaw are big heroes of our revolution."


The reaction will be massive and widespread, with similar responses being seen across the country as soon as the executions are carried out.



Min Aung Hlaing and his regime have already committed many unforgivable mistakes against the whole of Myanmar's society, from the coup itself to the arrests of elected leaders to mass killings of citizens and more. The execution would be another unforgivable mistake.

Anyway, that's what we can say about the junta and its evil motivations.

As for us, we have to play our part—to try to stop evil from prevailing and claiming the lives of these activists.



A social media campaign poster calling for execution orders against Ko Jimmy (left) and Ko Phyto Zeya Thaw (right) to be reversed and for the pair to be freed

For the time being, the Myanmar people, the entire population, feel quite helpless under the boot of the regime. However, the international community could still help to stop this from happening. So far, a number of countries and world organizations have condemned the junta for its execution order.

The world's superpower and democracy champion, the United States, is one of them. Ned Price, US

Department of State spokesperson, said, "The United States strongly condemns the Burmese military regime's reported plans to execute pro-democracy and opposition leaders, exemplifying the regime's disregard for human rights and the rule of law. We urge the release of all unjustly detained."

However, I really doubt these two sentences from the US will be able to save Ko Jimmy and Ko Phyto Zeya Thaw.

I am afraid that such global condemnation alone is unlikely to force or influence Min Aung Hlaing and his regime to rethink or reverse their execution order—and I wonder whether the world's powerful democracies have any other options apart from issuing condemnations.

If they don't, there are countries like China and the members of the Association of Southeast Asian Nations (ASEAN), as well as envoys and analysts who are willing, or actively lobbying, to engage with the regime. Don't they also seek to convince Min Aung Hlaing not to kill the duo, if only to prevent Myanmar from descending into all-out war?

Please note that sparing Ko Jimmy and Ko Phyto Zeya Thaw the noose would save not just two lives, but many, by avoiding the serious bloodbath that would surely follow their executions.

For me, even as I struggle to end this story and convey to you all how serious the junta's execution order is, I am praying that one day I will be able to meet Ko Jimmy and Ko Phyto Zeya Thaw on the streets of Yangon once again.

*Naing Khit is a commentator on political affairs.*

<https://www.irrawaddy.com/opinion/commentary/myanmars-junta-seems-serious-about-executing-leading-activists-can-we-stop-it.html>

---

## **Myanmar military's proxy party convenes central assembly**

**After a humiliating defeat in 2020, the USDP is looking to shake up its leadership at this year's meeting, party sources say**

[Sa Tun Aung](#) | Published on Jun 8, 2022



USDP central committee members convene their annual meeting in Naypyitaw on June 8 (Facebook)

The proxy party of Myanmar's military convened its annual central committee meeting in Naypyitaw on Wednesday amid tight security and expectations of a shakeup of senior leaders.

More than 400 central committee members of the Union Solidarity and Development Party (USDP) attended the first day of the two-day gathering at the party's headquarters in Naypyitaw's Dekkhinathiri Township, party sources said.

With some 20 armed soldiers seen guarding the event inside the office compound and at least four vehicles with junta troops spotted near the office, the party appeared to be taking no chances with the safety of its delegates.

The heightened security comes as no surprise, as a [bomb attack](#) targeting USDP supporters injured at least six in Naypyitaw less than a month ago. The Naypyitaw chapter of the People's Defence Force, the armed wing of the shadow National Unity Government, claimed responsibility for the attack, which was carried out near the USDP headquarters.

As the meeting started at around 9:30am, traffic police, with soldiers and police close at hand, were busy inspecting passersby near the site of the explosion, according to a Naypyitaw local.

Yin Min Myint Swe, a spokesperson for the USDP, said the security measures were necessary to ensure that the party's committee members can meet without concern for their personal safety.

"We provided suitable security around the headquarters compound during their stay for their safety," she told Myanmar Now on Wednesday afternoon.

According to a May 24 article by a pro-junta media outlet, more than 1,600 individuals affiliated with the USDP, including party members and supporters, have been killed by anti-junta guerrilla groups since last year's coup.

**Time for reform?**

According to Yin Min Myint Swe, this year's meeting will focus on the need for substantive change within the party, although it is still not clear what that will mean in terms of the party's leadership.

"This meeting is important for reforming the party, from the bottom all the way up. But I still don't know about the top-level leadership changes," she said.

The USDP suffered a humiliating electoral defeat when it lost to the ousted ruling party, the National League for Democracy (NLD), in November 2020. In response, the party accused the NLD of vote-rigging and called for a new election under military supervision.

These claims, which have been widely rejected by impartial observers, were the basis for last year's February 1 coup. The leader of the newly installed regime, Min Aung Hlaing, has promised to hold elections again next year, but with most NLD leaders currently in prison or in exile, few expect such a move to do much to end the country's ongoing turmoil.

Forced to suspend meetings for the past two years due to the Covid-19 pandemic and the deteriorating post-coup situation, the USDP is looking to make a real difference at this year's gathering, according to a party member who spoke to Myanmar Now on condition of anonymity.

"This meeting is crucial for the re-election of central executive committee members and even the chair. However, whether such changes actually materialize or not depends on the votes of 400 central committee members," the party member said.

He added that it will not be known until Thursday whether there will be party leadership changes.

Nanda Hla Myint, another party spokesperson, declined to comment on the prospect of a major shakeup at the top, telling Myanmar Now to "just wait" for the party's official statement to see what happens.

### **Extended tenure**

According to party regulations, the chair's tenure is limited to five years. However, its current chair, retired brigadier general Than Htay, has been in the position since 2016. Party sources say that he is seeking to amend party rules to hold onto the top spot, but these reports could not be independently confirmed.

If there are major changes, it won't be the first time for the party. In August 2015, former general Thura Shwe Mann was dramatically ousted from the chairperson position and replaced by Htay Oo, a retired major general.

There have also been significant shifts at other levels. The party has a new Naypyitaw chair, and former defence minister Wai Lwin has been replaced by Myint Hlaing, the former minister for agriculture.

Maung Myint, a well-known central committee member and former MP from Sagaing Region's Mingin Township, has spoken out on social media about his dissatisfaction with the party's leadership.

“The party’s future will not be bright under a poor leadership,” he wrote on Facebook on Sunday.

One day ahead of the party meeting, he took to Facebook again to speak out in favour of Khin Yi, one of the party’s current vice-chairs (and the junta’s immigration minister) or Thaung Aye, another central committee member, taking over as chair.

<https://www.myanmar-now.org/en/news/myanmar-militarys-proxy-party-convenes-central-assembly>

---

## **ASEAN's Engagement With Myanmar's Shadow Govt Needed to Solve Political Crisis: US**

By **THE IRRAWADDY** | 8 June 2022

The US State Department’s Counselor has urged the Association of Southeast Asian Nations (ASEAN) to engage with Myanmar’s shadow civilian National Unity Government (NUG), as the country’s political crisis cannot be resolved by engaging only with the military regime.

Derek Chollet told the Straits Times newspaper in Singapore that Washington has been urging ASEAN countries that are either not engaging or not visibly engaging to “do more of that” because the US believes it’s very important, particularly due to the junta’s restrictions on anyone engaging with the democratic opposition inside Myanmar.

ASEAN member Myanmar has been in political and economic turmoil since last year’s coup. The regime can’t control the country because of the popular armed resistance movement backed by the NUG.

ASEAN’s Special Envoy for Myanmar visited the country earlier this year, but met only with the regime.

“Engaging with the democratic opposition is critical. You are not going to resolve this by just engaging with the junta,” Derek Chollet told the Straits Times.

The State Department official’s call for more engagement follows last month’s meeting between the NUG and US government officials in Washington on the sidelines of the US-ASEAN summit.

NUG foreign minister Daw Zin Mar Aung also met Malaysia’s Foreign Minister Saifuddin Abdullah, who had called for ASEAN to engage with the NUG prior to the meeting, making Malaysia the first ASEAN member to engage publicly with the NUG. The meeting was slammed by the junta, which was excluded from the US-ASEAN summit for failing to honor the bloc’s peace plan for Myanmar.

Chollet’s call for dialogue between ASEAN and the NUG came before he departed for Thailand, Singapore and Brunei on Tuesday. During his tour, he will focus on the Myanmar crisis, as well as on other bilateral issues, according to the State Department.

In his interview with the Straits Times, the State Department Counselor said that the US has had regular video meetings with the NUG leadership over the last eight or nine months, as

well as engaging with them to help build capacity and make them more effective at organizing themselves and delivering for the Myanmar people.

Chollet said that he will be discussing the political pathway forward for Myanmar during his trip to Southeast Asia.

“We seem to be at a political stalemate in terms of getting Myanmar back on the path to democracy... it’s very tough going right now,” he said.

“But that is why we are putting a premium on engaging intensively with ASEAN and others who have an interest in a peaceful and democratic future for Myanmar,” added Chollet.

It’s still unknown how ASEAN will respond to Washington’s call to engage more with the NUG, with the junta opposed to any such engagement as it regards the NUG as a terrorist organization.

The ten-member bloc has been criticized for its failed peace plan for Myanmar, known as the Five-Point Consensus. Adopted in April last year, the Consensus called for the regime to stop violence in the country immediately and to allow the delivery of humanitarian aid.

However, the regime has ignored most of the points in the Consensus, while killing over 1,800 people for their anti-coup activism. It has approved ASEAN to deliver aid, provided it is distributed first to the junta. ASEAN’s agreement to that has been criticized by rights groups, who fear that the regime will use the aid for its own benefit, while neglecting those in need.

<https://www.irrawaddy.com/news/burma/aseans-engagement-with-myanmars-shadow-govt-needed-to-solve-political-crisis-us.html>

---

## **US opposes dictatorships like Myanmar... unless they support US interests**

By AFP | 08 June 2022



*US President Joe Biden. Photo: EPA*

Dictators are bad, except, well, when they're kind of OK: welcome to the moral gymnastics that Joe Biden is only the latest US president to embrace in a complicated world.

Biden's decision to exclude the far-left leaders of Cuba, Nicaragua and Venezuela from this week's regional Summit of the Americas in Los

Angeles is being touted as US defense of democracy in action.

'We just don't believe dictators should be invited and... and so we don't regret that,' White House Press Secretary Karine Jean-Pierre said. 'The president will stand by his principle.'

Except when he doesn't.

Biden's determination to bar the trio of self-proclaimed Latin American socialist revolutionaries from US soil came at the expense of a rift with Mexican President Andres Manuel Lopez Obrador, a key partner who snubbed the Los Angeles gathering in protest.

But there's a whole lot more flexibility when it comes to the other side of the world, where Biden is preparing to visit Saudi Arabia and meet de facto leader Crown Prince Mohammed bin Salman.

The prince, often referred to as MBS, presides over a country with no elections, few rights for women, or many other norms considered basic in the West. In 2018, according to US intelligence, MBS orchestrated the gruesome murder and dismemberment of a prominent dissident, Jamal Khashoggi, who was both a US resident and columnist for The Washington Post.

As a presidential candidate, Biden said the brazen assassination made Saudi Arabia a 'pariah.'

Now, though, he's ready to meet with the alleged murder mastermind.

Why? Because that would be good for the United States, Jean-Pierre said.

"If he determines that it's in the interest of the United States to engage with a foreign leader and that such an engagement can deliver results, then he'll do so," she said.

Saudi Arabia 'has been a strategic partner of the United States for nearly 80 years.'

**- 'Our son of a bitch' -**

The contradictory messaging is causing a stir, particularly against the backdrop of Biden's frequent, passionate argument that his presidency marks an 'inflection point' in a titanic struggle between the world's democracies and a growing band of ruthless autocracies.

But really there's nothing new.

Back in 1939, President Franklin Roosevelt supposedly commented that Nicaraguan dictator Anastasio Somoza 'may be a son of a bitch, but he's our son of a bitch.'

Other accounts ascribe the phrase to different US presidents and different dictators. The point, though, is clear: the White House has always been able to hold its nose with one hand, while using the other to embrace distasteful partners.

US support for right-wing leaders across Latin America during the Cold War struggle against Soviet influence was infamous.

In Asia, the United States long battled communist regimes yet there too displays flexibility when it suits. At an ASEAN regional summit last month, Biden shunned Myanmar while inviting less-than-democratic leaders from the likes of Cambodia and Vietnam.

Then there was Biden's predecessor Donald Trump.

The Republican railed against China yet became friendly with Russia's Vladimir Putin. Trump was also chummy with the full range of unelected Middle Eastern rulers, not least in Saudi Arabia, which he chose for his first foreign trip as president.

'Where's my favorite dictator?' a jovial Trump once called out at a 2019 summit while waiting for Egyptian President Abdel Fattah Al Sisi to show up.

Robert Guttman, who teaches politics at Johns Hopkins University, said the consistent inconsistency boils down to 'cynical' self-interest.

Facing the risk of devastating losses for Democrats in November midterm elections, Biden is desperate to get soaring domestic fuel prices down, which is what leads him to the Saudis.

And with US-based Latin American communities often fiercely opposed to communism, Biden has little room to maneuver when it comes to the likes of Cuba.

'All you have to think about is Florida in 2024 and they need their votes,' Guttman said.

Guttman said the United States does historically try to support democracy -- a fight that Ukraine's war with Russia has put in dramatic focus.

But with exceptions.

'We talk about great ideals but we're more pragmatic when it comes to reality,' he said.

'The bottom line is we need oil and we support people who have the oil. For natural resources we need, we bend our ideals, and in an election campaign the president's all over the board.'

<https://www.mizzima.com/article/us-opposes-dictatorships-myanmar-unless-they-support-us-interests>

---

## **China Happy to Support Myanmar's Bloodthirsty Pariah Regime**

By **YAN NAING** | 8 June 2022

Nearly 15 months have passed since the military's coup and China's desire to step up its relationship with the junta is warming up with increased diplomatic exchanges. China has pledged to support the military regime "no matter how the situation changes" in Myanmar over the coming months and years.

Beijing affirmed also that it has always placed Myanmar in an important position in its diplomacy and wants to "deepen exchanges and cooperation to forge a China-Myanmar community with a shared future."

China's statement marks the most unambiguous signal of support for Myanmar's military, which continues to face fierce resistance from a broad coalition of resistance groups, pro-democracy activists and ethnic armed organizations (EAO).



Beijing's declaration of unequivocal support for the junta reflects its calculation that the regime will eventually prevail over the anti-coup resistance, that outside support for the resistance movement will only prolong the inevitable, and that the regime offers the most likely route towards the stability necessary for the advancement of China's substantial economic and strategic interests in the country.

Stability is essential for the creation of an overland transport and communications corridor running from China's Yunnan province to Myanmar's Indian Ocean coast, which is part of the China-Myanmar Economic Corridor (CMEC), a sub-pillar of Beijing's controversial Belt and Road Initiative.

Both China and Myanmar are venturing beyond the conventional paradigm of infrastructure-oriented engagement. There are basically three strategic areas of collaboration and cooperation between the two countries that will influence the reorienting of the CMEC and China-Myanmar relations in the coming months.

First, although it is still in its incipient stage, the Chinese digital renminbi (RMB) has already taken a lead in the central bank digital currency game. This is a technology that could be of great use to Myanmar. Along with the recent agreement establishing the RMB as the official settlement currency for trade with China, the digital RMB could help Myanmar in its attempts to reduce its dependence on the US dollar in trade and mitigate against potential restrictions of its access to the SWIFT international payments system. In addition, a direct settlement between the digital RMB and digital Myanmar kyat is a strategic projection for Myanmar, as well as being advantageous for Beijing in terms of trade efficiency and potential financing for upcoming projects. Of course, the digital kyat still requires infrastructure to be rolled out at the retail level, which could take some time.

Second, Myanmar's retail sector is now a strategic front of the Chinese private sector and seems potentially lucrative. The e-Commerce platform shop.com.mm, which is owned by China's Alibaba, has already captured the lion's share of the Myanmar market, particularly by allowing digital payments during the 2021 cash crisis. Although e-Commerce is still in its early stages in Myanmar, it will reach its full potential with the establishment of direct RMB-kyat exchange and an expanded logistics network.

Third, alongside its vaccine diplomacy, Beijing has transferred to Myanmar the technology to manufacture a China-made COVID-19 vaccine under the brand name Myancopharm. With few competitors, Beijing's COVID-19 diplomacy in Myanmar has been a relative success that has opened the way for newly-established Chinese pharmaceutical companies to invest in Myanmar's generic drugs market, which is still dominated by imports from India.

Although it may take some time to gain market share, entrepreneurs in Myanmar are already looking for an alternative source of generic drugs. Myanmar has a very high demand for generic drugs but the steep US dollar-kyat exchange rate had made imports more expensive. Of course, with Beijing's political support, fierce competition in the local market is only a matter of time.

It is important to note that China was reluctant to get behind the military regime and its leader Senior General Min Aung Hlaing immediately after the coup. But attacks on Chinese companies and investment, including factories in Yangon's industrial zone, marked a major turning point for Beijing, raising concerns about instability in the country. Protests outside China's Yangon embassy and a rise in anti-China sentiment in the wake of the military takeover have only increased Beijing's concerns. China has called for dialogue between the junta and the resistance, but it has cited its traditional policy of non-interference as justification for not putting more pressure on the generals, a position that puts it at odds with Japan, South Korea, and the West. That indicates China's distrust of the resistance movement since the early days of the coup.

Since the coup, Chinese officials and business lobby groups in Yangon have begun to engage publicly with junta officials and to promote commercial opportunities. Since the early 2000s, Myanmar has sought to acquire a fleet of submarines to keep up with its Southeast Asian neighbors, but it has few options to buy them due to its atrocious human rights record and the arms embargo imposed by the European Union.

However, in December 2021 China transferred a refurbished Ming-class submarine to the junta, who renamed it the UMS Minye Kyaw Htin, making Myanmar the first country in South and Southeast Asia to take delivery of a China-manufactured submarine. Along with Russia, China has also provided the military regime with fighter jets and armored vehicles. China is continuing to pursue what it calls an independent foreign policy of peace that generally prioritizes its own narrow interests, with little or no consideration for a country's human rights record or other internal controversies.

Furthermore, the junta has approved a US\$2.5 billion China-financed liquefied natural gas power project in Mee Lin Gyaing in Ayeyarwady Region. The regime has also reorganized three committees that are instrumental to CMEC projects, replacing them with its own appointees. The investment projects, which include economic cooperation zones in Kachin and Shan states and a special economic zone in Rakhine State, are part of a corridor connecting Yunnan Province to Yangon, Mandalay and the Indian Ocean port of Kyaukphyu in Rakhine State.

China has also inked a deal to provide US\$6.1 million to Myanmar for 21 development projects. In the fiscal year that ended on September 30, 2021, Myanmar's economy contracted by an estimated 18 per cent. With most foreign companies pulling out of the country, investment from China could provide a facade of legitimacy to the junta.

Myanmar's shadow National Unity Government (NUG) has warned Beijing that its engagement with the regime could seriously damage China's international reputation, "no matter how the situation changes". The NUG has said that it is committed to good relations with China, but that this can only be achieved on the basis of the NUG being accepted as the legitimate government of Myanmar.

"Any effort to build a 'Community of Shared Future' with an illegitimate and genocidal regime risks serious damage to the international reputation of the People's Republic of China," the NUG stated. "Equally important, the people of Myanmar will soundly reject any efforts

by foreign governments to establish such a partnership with the illegitimate military regime.”

The NUG added that the best way for China to build good relations with Myanmar is “to immediately compel the military junta to stop all violence, restore civilian governance, and to work with the NUG and Myanmar’s diverse ethnic nationalities to deliver humanitarian assistance to end the suffering of the Myanmar people.” The NUG stated that it “stands ready to work with China’s government towards repairing this damage and building a new type of ‘pauk-phaw’ (relationship) in the future.”

Meanwhile, China and the West have refused to engage with the NUG, which has sought official recognition from foreign governments, although there are unofficial contacts between the NUG and some western countries such as the United States. The NUG has challenged the junta by disrupting the government machinery through its support for the Civil Disobedience Movement, by pressuring companies to cut ties with military-owned firms and allying with some EAOs. At the same time, the NUG’s army – the People’s Defense Forces (PDF) – has mounted targeted attacks against military personnel and regime officials.

While the coup has boosted China’s presence in Myanmar, it has significantly undermined India’s economic and security interests in Southeast Asia. The multi-dimensional civil war in Myanmar has made progress on India’s economic and logistics projects in the country, which are central to India’s Act East policy, all but impossible. Furthermore, fighting between the Myanmar military and PDFs has brought intense conflict to western and northwestern Myanmar, which border India.

Geography imposes natural limits to how far the NUG can and will go in proscribing China’s engagement with the military administration. The NUG still has incentives to ensure that serious attacks on Beijing-backed infrastructure projects do not escalate. Beijing sees a difference between supporting the National League for Democracy (NLD) and supporting the NUG, which seeks to overthrow the junta and upend the pre-coup status quo. Although the NUG is stacked with former NLD ministers and members, to China it appears a force of instability.

Beijing is now operating under the assumption that the junta will eventually establish effective control over Myanmar and so has moved towards de facto recognition of the regime. China has already returned to business as usual in Myanmar with firm determination and is ramping up its support for the junta to go further into debt with Beijing, which will allow it to take even greater advantage of Myanmar’s natural resources and geostrategic location.

But China’s blind support for the brutal and autocratic junta will only aggravate the situation in Myanmar further. Beijing’s self-aggrandizing ambition will prove to be pernicious for the innocent Myanmar people and their democratic aspirations.

*Yan Naing is a pseudonym for a political analyst on Myanmar and China.*

<https://www.irrawaddy.com/opinion/guest-column/china-happy-to-support-myanmars-bloodthirsty-pariah-regime.html>

---

## **Rakhine Villagers Accused of Terrorism Left in Limbo in Myanmar Jails**

By **THE IRRAWADDY** | 8 June 2022

Legal limbo in the case of two men from Ponnagyun Township in Rakhine State has dragged on for more than two years after they were arrested on suspicion of having links with the Arakan Army (AA) in March 2020.

U Maung Saw Aye and Ko Nay Lin Htay, both 25, from Ai Tin village were arrested at the Kyauktan checkpoint on the outskirts of the state capital Sittwe upon returning to their village by motorbike.

Myanmar's military filed a charge under Article 52(a) of the Counter Terrorism Law alleging that photos of AA fighters were found on their phones.

Sittwe District Court was supposed to deliver a verdict in April last year after all the prosecution witnesses testified but it has left the case for more than a year without a ruling, according to family members.

U Maung Phyu Che, the father of U Maung Saw Aye, said: "The court has postponed the verdict again and again, which is not fair for them and upsets their families."

During a court hearing in May, the accused raised a complaint but the judge did not respond, said U Maung Phyu Che.

In another case, five villagers from Kyaukseik in Ponnagyun Township have also spent more than two years in prison after their court postponed the ruling. The five were arrested in April 2020 and charged under the Counter Terrorism Law over alleged ties with the AA.

Defense lawyer U Kyaw Nyunt Maung said he has never seen a case being put off for so long in his career.

"Family members have suffered. The previous judge postponed the trial because of instructions from above. The current judge postponed the trial saying he is still studying the case. In 20 years as a lawyer this is the first time a judge has taken more than a year and the first time a verdict has been postponed for more than a year," said the lawyer.

Soldiers detained 38 villagers from Kyaukseik on April 19, 2020, and released 33 of them the following day but opened cases against the rest.

A video of the five villagers being beaten by soldiers during interrogation on a naval vessel was shared widely on social media in May 2020.

At the time, military spokesman Major General Zaw Min Tun said action would be taken against the soldiers who beat the five villagers. But there has not been any report of action taken against them.

Moreover, six villagers from Sar Pyin and Chet Pauk in Taungup Township also have been on a terrorism trial for more than two years at the Thandwe District Court. They were detained in June 2020 and charged for allegedly financing terrorism.

Rakhine politician U Pe Than said: “Those cases should be dropped since the AA was removed from the list of terrorist organizations [in March 2021]. Judges and legal officers should ask for a straight answer from the central government about that. Are they holding up because decision makers have hinted at something? If so it is illegal.”

Following the coup, the regime released relatives of AA chief Major General Tun Myat Naing and some Rakhine villagers who were prosecuted on suspicion of having ties with the AA but more than 30 Rakhine villagers are still on terrorism trial at courts in Sittwe, Mrauk-U and Thandwe, said U Myat Tun from the Arakan Human Rights Defenders and Promoters Association.

“As the AA has been removed from the list of terrorist groups the accused should now be released. But they have been locked in the circle of being brought to court and then back to prison. This has caused many troubles for families. This is a human rights violation,” he said.

Family members have run up against financial difficulties as the courts have dithered, he said.

The regime has opened a case against a man and woman from Kyaukphyu Township under Article 505(a) of the Penal Code for allegedly collecting funds for the AA earlier this month. It has also detained two Rakhine people and two Chin residents in Paletwa Township, Chin State, on suspicion of having links to the AA.

The AA has refused to attend talks with junta leader Min Aung Hlaing. Military tensions have been running high in Rakhine State with the regime targeting the village-level officials of the United League of Arakan, the political wing of the AA, which has been establishing a parallel administration.

<https://www.irrawaddy.com/news/burma/rakhine-villagers-accused-of-terrorism-left-in-limbo-in-myanmar-jails.html>

---

## **HRW calls on Thailand to allow Rohingya access to asylum**

By Mizzima | 08 June 2022



*This handout from the Royal Thai Navy taken on June 4, 2022 and released on June 5 shows members of the Thai Navy transferring Rohingya who were found stranded on the Thai island of Koh Dong to the southern Thai city of Satun. Photo: AFP*

Human Rights Watch (HRW) has called on the Thai government to provide recently rescued Rohingya asylum seekers with assistance and immediate

access to procedures to determine their refugee status.

On 4 June 2022, the Thai navy found 59 Rohingya – 31 men, 23 women, and 5 children – from Myanmar stranded on Koh Dong Island near Satun province in southern Thailand. The navy took them ashore and detained them at the 436 Border Patrol Police unit.

Thai officials who questioned them said these Rohingya were abandoned by smugglers, who charged them about 60,000 Thai baht (US\$1,750) per person for a journey to Malaysia.

“The Thai government should end its policy of summarily locking up rescued Rohingya boat people and throwing away the key,” said Elaine Pearson, acting Asia director at Human Rights Watch.

“Thailand should permit the United Nations refugee agency to screen all Rohingya arriving in Thailand to identify and assist those seeking refugee status”, she added.

To protect Rohingya asylum seekers, it is crucial for the Thai government to permit the Office of the UN High Commissioner for Refugees (UNHCR) to conduct refugee status determination interviews, Human Rights Watch said.

Like its predecessors, the Thai government of Prime Minister Gen. Prayut Chan-ocha has treated Rohingya arriving at the border as “illegal immigrants,” detaining them in squalid lockups.

According to one Western embassy in Bangkok, Thai officials are holding more than 470 Rohingya in indefinite immigration detention with no access to refugee status determination procedures.

Thai authorities have not permitted UNHCR to conduct refugee status determinations for them.

Thailand also discriminates against Rohingya by refusing to allow them to register as legally documented migrant workers, unlike other people coming from Myanmar.

Meanwhile, the Thai navy announced that it will maintain a policy to intercept Rohingya boats that come too close to the coast.

After providing them with fuel, food, water, and other supplies, the navy will push those boats pushed onward to Malaysia or Indonesia. This amounts to a continuation of Thailand’s deadly pushback policy, which has resulted in Rohingya boats going missing on the high seas and people dying, Human Rights Watch said.

The Thai navy further stated that any boat that somehow lands on Thai shores will be seized, and immigration officials will arrest the men, women, and children aboard on illegal entry charges and detain them.

The Thai authorities have, for years, said they do not want to accept Rohingya as refugees. However, under international law, Thailand cannot summarily reject at the border the claims of asylum seekers fleeing persecution. Thailand is obligated not to return them

before providing a full and fair assessment of their claims for international protection, Human Rights Watch said.

The Myanmar government and military have long persecuted the Rohingya, members of a Muslim ethnic minority group who have lived in Myanmar's Rakhine State for generations, driving them to flee repression and dire poverty.

The situation has significantly worsened since August 2017, when the Myanmar military committed ethnic cleansing and crimes against humanity against the Rohingya.

Given the lack of security and overcrowded, unsanitary and dangerous camp conditions where many Rohingya are forced to live in Bangladesh, many have risked harsh weather conditions on the Andaman Sea to embark on dangerous journeys to Thailand, Malaysia, and Indonesia, often falling prey to human trafficking gangs.

"The Thai government should help the oppressed Rohingya, not worsen their suffering," said HRW's Pearson, adding: "The Thai government should immediately allow them access to desperately needed protection."

<https://www.mizzima.com/article/hrw-calls-thailand-allow-rohingya-access-asylum>

---

## 12.2-kg heroin seized in Myanmar's central region

Source: Xinhua | 2022-06-08

YANGON, June 8 (Xinhua) -- Myanmar authorities seized 12.2 kg of heroin along with 738,000 stimulant tablets in central Myanmar's Mandalay region, a police release said on Wednesday.

The heroin and stimulant tablets worth over 1.4 billion kyats (about 756,700 U.S. dollars) were seized from a vehicle in the Pyin Oo Lwin township on June 4, the release said.

The police also arrested one person in the operation, it said.

<https://english.news.cn/asiapacific/20220608/e1e94316dc7d4b568897757fcb1bf850/c.htm>  
|

---

## NUG က ရဲတပ်ဖွဲ့ ထူထောင်မည်

By ဧရာဝတီ | 8 June 2022

သီးခြားရဲတပ်ဖွဲ့ကို ဖွဲ့စည်းနေကြောင်း မြန်မာစစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အင်္ဂါနေ့တွင် ကြေညာသည်။ ထိုသို့ကြေညာလိုက်ခြင်းသည် လွန်ခဲ့သောနှစ်က အာဏာသိမ်းသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဟန့်တားရန် အားထုတ်မှုများအနက် နောက်ထပ် အားထုတ်မှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြတ်ချပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။ ထိုသို့ အာဏာသိမ်းလိုက်သောကြောင့် ဆယ်စုနှစ်တစ်ကြိမ်သည့် ဒီမိုကရေစီစမ်းသပ်မှုသည် နိဂုံးချုပ်သွားပြီး



ဗိုလ်ချုပ်များ အာဏာစွန့်လွှတ်ရန် ဖိအားပေးရေးအတွက် ဆုံးဖြတ်ထားသောအုပ်စုများက တနိုင်ငံလုံးတွင် ဆန့်ကျင်ကန့်ကွက်ကြသည်။

စစ်အုပ်စုသည် NUG အပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား အကြမ်းဖက်သမားများအဖြစ် ကြေညာထားသည်။ NUG သည် စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများ၏ မဟာမိတ်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်အများစုသည် ပုန်းအောင်းနေထိုင်ကြရာ ပြည်ပတွင် သွားရောက် နေထိုင်ကြရသည်။

ပြည်သူက လက်ခံသော ရဲတပ်ဖွဲ့ကို ထူထောင်ပြီး ပြည်တွင်း တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူတော့မည် ဖြစ်ကြောင်း NUG က ကြေညာသည်။

ထိုရဲတပ်ဖွဲ့၏တာဝန်မှာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်သည့် အကြမ်းဖက် စစ်ကောင်စီကို အရေးယူရန်ဖြစ်သည်ဟု NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ကို မည်သည့်အချိန်တွင် မည်သို့ ထူထောင်ပြီး လုပ်ငန်းလည်ပတ်မည်နှင့် တပ်ဖွဲ့ဝင်များကို မည်သို့ စုဆောင်းမည်ကို လတ်တလော ရှင်းလင်းစွာ မသိရသေးပေ။

လွန်ခဲ့သောနှစ်မှ စတင်ပြီး NUG သည် ရန်ပုံငွေရှာရန်နှင့် အာဏာခိုင်မာအောင် လုပ်ရန် စစ်ကောင်စီ၏ အားထုတ်မှုများကို ဟန့်တားရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ခဲ့ပြီး အခွန်သပိတ်မှောက်ခြင်းမှသည် ပြည်ပတွင် ငွေတိုက်စာချုပ် ရောင်းချခြင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင်၏ နေအိမ်ကို လေလံတင်ရောင်းချခြင်းအထိ လုပ်ကိုင်နေသည်။

ပြည်သူ့ကာကွယ်ရေးစစ်တွင် ပြည်သူများအနေဖြင့် စစ်အုပ်စုကို ပုန်ကန်အုံကြွရန် NUG က လွန်ခဲ့သောနှစ်က တောင်းဆိုပြီး ကျေးလက်ဒေသများတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်များ ဖွဲ့စည်းခြင်းကို ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာမှ တိုက်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် လူ ၇ သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ပြောသည်။

ကိုးကား။။ Reuters

<https://burma.irrawaddy.com/news/2022/06/08/252407.html>

## မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီ ပစ်သတ်

By ဧရာဝတီ | 8 June 2022

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားရွာ မြတ်စောညီနောင်ဘုရားအနီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် များကို စစ်ကောင်စီက ပစ်သတ်ရာ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၆ ရက်တွင် စစ်ကောင်စီတပ်များသည် ကံဖျားရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် မွေနှောက်ခဲ့ပြီး နောက် အဆိုပါ စစ်ဘေးရှောင်များအား ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ ပြောပြချက်ကို ကိုးကား၍ မြင်းမူ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ပုန်းနေတဲ့ အမျိုးသား ၃ ယောက်ကိုခေါ်ပြီး လက်ကိုခေါင်းပေါ်တင် ထိုင်ခိုင်းပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ ပုန်းနေတဲ့ ပြည်သူ ၈၀ လောက်ကို ထပ်ခေါ်တယ်။ ပြည်သူတွေရှေ့တင်ပဲ မပြေးတဲ့သူ ပစ်သတ်မှာဆိုပြီး ပထမ ထိုင်ခိုင်းထားတဲ့ အမျိုးသား ၃ ယောက်ကို ပစ်သတ်လိုက်တာပဲ။ ပြီးတော့မှ အမျိုးသား၊ အမျိုးသမီး ခွဲပြီးတော့ အမျိုးသား ၅၀ လောက် ကို မီးရှို့ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရား ကြားထဲကို ပြေးခိုင်းတာ။ အဲဒီမှာ မပြေးတဲ့သူ ပစ်သတ်မယ်ဆိုပြီး ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး ပစ်သတ်တာဗျ” ဟု ၎င်းက ဆိုသည်။

အသက် ၅၀ နှစ်အရွယ် ၂ ဦး အပါအဝင် အသက် ၃၀ မှ ၁၆ နှစ်အရွယ်ထိ စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးမှာ ပေါင်တွင် သေနတ်မှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ရုပ်အလောင်းများကို ဇွန် ၇ ရက် နေ့လယ်ပိုင်းတွင် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူ PDF) က မီးသတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနေ့က စစ်ကောင်စီ တပ်သားများသည် ကံဖျားရွာအတွင်းသို့ ဝင်ရောက်ပြီး စားနပ်ရိက္ခာများ ယူဆောင်၍ ယင်း ပစ္စည်းများကို သယ်ယူရန်အတွက် ဘုန်းကျောင်းအတွင်းရှိ ပုန်းခိုနေသော ပြည်သူများထံမှ ဆိုင်ကယ်ငှားရာ ဒေသ ခံများက မပေးသဖြင့် ၁ ဦးကို နေရာ၌ပင် ပစ်သတ်ခဲ့ကြောင်း၊ ဆိုင်ကယ်ထဲတွင် လက်နက်လုပ်သေနတ် အတို ၁ လက်ကို တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှ စတင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မျက်မြင်ကြုံခဲ့ရသည့် မြင်းမူမြို့နယ် ဒေသခံတဦးက “ပစ်သတ်လို သေဆုံးသွားတာက အလောင်းက ၆ လောင်း။ သူတို့ မပြေးခိုင်းခင် လက်ကို ခေါင်းပေါ်တင်ပြီးတော့ သူတို့ကိုကြည့်၊ မကြည့်ရင် ပစ်သတ်မှာဆိုပြီး ၃ ယောက်ကို ပစ်သတ် တယ်။ နောက်ပြီးတော့ သာသနာ့နယ်မြေဖြစ်တဲ့ ဘုန်းကြီးကျောင်းဆောင်ကို မီးရှို့တော့လည်း အထဲမှာ ၂ ယောက် ပါသွားတယ်။ အားလုံး ပေါင်း ၁၁ ယောက် သေဆုံးသွားတယ်။ ကံဖျားရွာက ရွာသားတွေ ဖြစ်တယ်” ဟု အတည်ပြု ပြောဆိုသည်။

လက်ရှိအချိန်တွင် ဒေသခံများ အနေဖြင့် ကြောက်လန့်နေပြီး ရွာနီးစပ်ဝန်းကျင်ရှိ တောတောင်များထဲတွင် ခိုလှုံနေရ ကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ရသလောက် အလှူခံ၍ စားသောက်ရေးအတွက် ဖြေရှင်းနေရကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူများကို ပစ်သတ်ရုံသာမက မြတ်စောညီနောင်ဘုရားရှိ အာရုံခံ တန်ဆောင်း၊ တောရကျောင်းနှင့် ဘုန်းကြီးကျောင်းဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံများ၏ ဆိုင်ကယ် အစီးရေ ၁၀၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


“ဒီလို ကိစ္စတွေက ကျနော်တို့ အရင်က ဇာတ်ကားတွေထဲမှာပဲ မြင်ဖူးတာဗျ။ လူတွေကို ပြေးခိုင်းပြီး ပစ်သတ်တယ်ဆို တာက။ အခုကတော့ လက်တွေ့ မြင်ရတာဆိုတော့ စစ်ကောင်စီတပ်သားတွေရဲ့ လုပ်ရပ်က တော်တော်ကို ယုတ်မာပြီး ရက်စက် ကြမ်းကြုတ်တယ်။ ဒီအတွက်လည်း ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး ဗျ” ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ယခုကဲ့သို့ ရွာသားများကို သတ်ဖြတ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ စံတင်ကင်းကျေးရွာအတွင်း တပ်စွဲထားသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

<https://burma.irrawaddy.com/news/2022/06/08/252426.html>

## မြင်းမူမြို့နယ် ကံဖျားရွာခံ ၁၁ ဦး သတ်ဖြတ်ခံရ

2022.06.08



စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကံဖျားရွာမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကံဖျားရွာမှာ ဒေသခံတွေ ထွက်ပြေးခိုလှုံနေတဲ့ မြတ်စောညီ နောင် ဘုရားဝင်းထဲကို ဇွန်လ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ရောက်လာပြီး

လက်လုပ် သေနတ်တစ်လက် သိမ်းဆည်းရမိရာကနေ ဒေသခံ ၁၁ ဦး အသတ်ခံခဲ့ရတယ်လို့ ရွာသား တွေက ပြောပါတယ်။

အဲဒီအထဲက ခြောက်ဦးကို စစ်သားတွေက ပြေးခိုင်းပြီး နောက်ကနေ သေနတ်နဲ့ ပစ်သတ် တာကိုခံရတာလို့ ဆိုပါတယ်။ နောက်ထပ်သုံးဦးကတော့ လက်ကိုခေါင်းပေါ်တင်ခိုင်းပြီး ရွာသားတွေရှေ့မှာပဲ ပစ်သတ်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။ ကျန်နှစ်ဦးကတော့ မီးရှို့ ခံရတဲ့ မွှာရုံအတွင်းမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

**"ပြေးခိုင်းပြီး နောက်ကနေ ပစ်သတ်တာက အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ် "**

သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်ကနေ ၆၀ ကျော်အထိပါဝင်ပြီး ဦးမြင့်ဦး၊ CDM ကျောင်းဆရာ ကိုနေဇာအောင်၊ ကိုရှုပါ၊ ကိုအေးမင်းနိုင်၊ ဦးလှစိုး၊ ကိုပိုင်ပိုင်၊ ဦးမဲကြီး၊ ကိုသူရ၊ ဦးတင်ထွေးနဲ့ ဦးစံတို့ဖြစ်ပြီး ကျန်တစ်ဦးအမည်ကိုတော့ မသိရသေးပါဘူး။

ဒါဟာ အကျည်းတန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောဆိုချက် ကို ကိုးကားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

**"၆ ရက်နေ့ကဖြစ်စဉ်မှာ ကံဖျားရွာက မြတ်စောညီနောင်ဘုရားဝင်းထဲကို စစ်သားတွေ ရောက်လာတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ဆေးတဲ့အခါမှာ ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အခါ လုပ်သေနတ်အတိုလေး တွေသွားတဲ့အတွက်ကြောင့် အမျိုးသားတွေကို တစ်၊ နှစ်၊ သုံး ရေခိုင်းပြီးတော့ နောက်ကနေပြီးတော့ သေနတ်နဲ့ ပစ်ပါတယ်။ သေနတ်နဲ့ ပစ်တဲ့နေရာ ထိမှန် ခြောက်ယောက်သေတယ်။ ဒေသခံတွေပါ။ အတိုလေးတွေလိုက်တာ လေးနဲ့ အသက်တွေ ပေးရတယ်။ အကြောက်တရားတွေ ရရှိသွားတယ်။ အခု ရွာမှာ လည်း မနေရဲအောင်ထိ ခံစားသွားကြရတယ်။ ပြေးခိုင်းပြီး နောက်ကနေ ပစ်သတ်တာက အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ် "**

မြတ်စောညီနောင်ဘုရားဝင်းအတွင်းမှာ ထွက်ပြေးခိုလှုံနေသူ ၁၀၀ ကျော်ရှိပြီး အဲဒီအထဲက အမျိုးသား ၃၀ လောက်ကို ပြေးခိုင်းပြီးမှ နောက်ကနေ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ နောက်ထပ် လူ ၁၀ ယောက်လောက်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

RFA က မေးမြန်းခွင့်ရခဲ့သူဟာ ရွာဘက်ကို စစ်ကြောင်းဦးတည်လာချိန် အခြားရွာသားတွေ နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် အခင်းဖြစ်ပြီးမှ အဲဒီနေရာကို ရောက်လာခဲ့ သူပါ။

ဒါကြောင့် ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေ ကို RFA က တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မြတ်စောညီနောင်ဘုရားဝင်း ထဲမှာ ခိုလှုံနေတဲ့ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်တပ်က သိမ်းဆည်းသွားတာ ကြောင့် လတ်တလော ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။ သေဆုံးသူတွေကိုတော့ ဒေသခံ တွေက ဖွန်လ ၇ ရက် မနေ့က ရွာမှာသင်္ဂြိုဟ်ခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက်နဲ့အတူ ဘုရားဝင်းထဲမှာရှိနေတဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် ကျန်ခဲ့တဲ့ ဒေသခံတွေလည်း ရွာမှာဆက်မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ထပ်လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးကတော့ ဒီဖြစ်ရပ်ကြောင့် ဆောက်တည်ရာမရအောင် ထိခိုက်ခံစားနေ ကြရတယ်လို့ ပြောပါတယ်။

**"သူတို့နဲ့တွေ့တော့ ဖြေသိမ့်စရာစကားကို မရှိဘူး၊ ဆွံ့အတယ်ပြောရမလား၊ ပြေးခိုင်းပြီး ပစ်သတ်တာ၊ လူသုံးယောက်ကို သူတို့ရှေ့မှာတင် ပစ်သတ်တာကို ပြည်သူတွေကို ကြည့် ခိုင်းတာက ရက်စက်တာထက်ကို လွန်နေပါပြီ၊ ငိုနေတာတွေ မြင်ရတာ အရမ်းစိတ် မကောင်းဖြစ်တယ် "**

အဲဒီနေ့ကဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူအချို့ပါရှိခဲ့ပြီး သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ဆေးကုသပေးထားတယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြေးဆိုပြီး ပြေးခိုင်းပြီး နောက်ကနေ ပစ်တော့တာပဲ၊ လဲတဲ့သူကလဲ၊ မှန်တဲ့သူက မှန်ပေါ့၊ အကုန်ကြောက်လန့် ထွက်ပြေးကြရတာ၊ PDF အဆက်အသွယ်တွေနဲ့ ဆေးကုဖို့ အကူအညီတောင်းတော့ သူတို့လာနိုင်တဲ့နေရာထိ သွားပြီးကုပေးတယ်။ ပြည်သူတွေက တအားကို ကြောက်လန့်နေရတယ်။ ပြေးဆိုပြီး ပစ်သတ်တာ ဇာတ်ကားထဲပဲ မြင်ဖူးတာ၊ အခုက ရက်ရက်စက်စက်ကိုလုပ်တာ “



စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားရွာမှ ဖျက်ဆီးခံရသည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် (Photo: C.J)

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ အရင်ကတော့ စစ်ကောင်စီ တပ်ဖွဲ့တွေ ရွာတွေထဲကို

ဝင်ရောက်တာ မရှိသလို ပြည်သူတွေအပေါ် ထိခိုက်အောင်လုပ် စရာ ဘာအကြောင်းမှ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကတော့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တမင်သက်သက် ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အဆင့်မျိုး ကျူးလွန်တာက စစ်ကောင်စီဘက်က စစ်ရာဇဝတ်မှုမြောက်တယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒီဧရိယာနဲ့ ဒီဒေသ တွေမှာ သူတို့က စစ်ရေးအရဆောင်ရွက်လို့မို့ မတော်တဆဖြစ်တာ မဟုတ်ဘဲ ရည်ရွယ် ချက်ရှိရှိကို လိုက်ပြီးတော့မှ လုပ်တာတွေရှိတယ်။ နောက်တစ်ခုက တိုက်ပွဲတွေမဖြစ်ဘဲ ရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေက လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်တယ်လို့ ယူဆတယ် ”

စစ်ကိုင်းတိုင်းက မြင်းမူမြို့နယ်ဟာ စစ်ကောင်စီကို ခုခံတော်လှန်မှုပြင်းထန်တဲ့ဒေသတစ်ခု ဖြစ်သလို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါ တယ်။

<https://www.rfa.org/burmese/news/11-villagers-killed-by-junta-forces-in-myinmu-06082022080241.html>

## ကန့်ဘလူနဲ့ဝက်လက် နယ်မြေရှင်းလင်းရေး ကျေးရွာနေအိမ်များ မီးလောင်ဆုံးရှုံး

၀၈ ဇွန်၊ ၂၀၂၂ | အလိမ္မာ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ ကန့်ဘလူမြို့နယ်တွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးသွားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဆင်ရေးအခြေအနေတွေကို ရန်ကုန်က စုံစမ်းမေးမြန်းခဲ့တာတွေ စုစည်းပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက် နယ်မြေရှင်းပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ဘေးလွတ်ရာ ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ မနက် ၇ နာရီလောက် ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ အင်အား ၆၀



လောက်နဲ့ဝင်ရောက်ပြီး မီးရှို့တာကြောင့် ထွက်ပြေးကြရတာလို့ ပြောပါတယ်။ ဇော်ချောင်းရွာနဲ့ တမိုင်ကျော်ဝေးတဲ့ အလယ်ခုံ ကျေးရွာကို စစ်ကောင်စီတပ်တွေ ဆက်တက်သွားပြီး အဲဒီရွာကိုပါ မီးဆက်ရှို့နေကြသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဇော်ချောင်းကတော့ ၇ နာရီ ၁၀ မိနစ်မှာ စတယ်ဗျ မနက်၊ အဲဒီမှာက ပုံမှန် အိမ်ခြေက ၂၀၀ ကျော်ကျော် ၂၀၀ ဝန်းကျင်ပေါ့လေ- အဲလောက်ရှိတာ။ အဲဒါကို မနက် ၇ နာရီ ၂၀ ကနေ စရှိတာတော့ အကုန်လောင်သွားပြီပေါ့လေ။ ကျန်တာတွေကို ကျနော် ကပ်မကြည့်နိုင်သေးဘူး။ ဒီဘက်က အလယ်ခုံကို ဆက်ရှို့နေတော့လေ။ အလယ်ခုံကနေ ကျော်ပြီးမှ ဇော်ချောင်းကို ဝင်ရမှာဆိုတော့။ ကပ်နေပေမယ့် ထွက်တော့ မကြည့်နိုင်သေးဘူး။ ကျန်ရင်လည်း ၁၀၊ ၉ အိမ်လောက်ပေါ့။ လောင်တာကတော့ ရွာလုံးကျွတ်ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဇော်ချောင်းနဲ့ အလယ်ခုံနဲ့ကျတော့ တမိုင်လျော့လျော့ပဲ ဝေးတာဗျ။ အလယ်ခုံက ၃ ရွာပေါင်းထားတဲ့ ရွာဖြစ်တဲ့အတွက် သူတို့က ပုံမှန်ဆိုရင် ၄၀၀ နီးနီးရှိတဲ့ ရွာဗျ။ အခုတော့ ၃၀၀ ကျော်လောက်တော့ လောင်မယ်ဗျ။ ခုထိ လောင်နေဆဲပဲ။”

နယ်မြေရှင်းလင်းရေးတလျှောက် ကျေးရွာတွေက ဒေသခံတချို့ ဖမ်းဆီးခံရတယ် လို့လည်း မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“လောလောဆယ် သူတို့တွေ ဓားစာခံသဘောမျိုးနဲ့ ဖမ်းထားတာတွေ ရှိတယ်။ အနည်းဆုံး သူတို့ပြောတဲ့အရတော့ ကျနော် မျက်မြင်တော့မမြင်ရသေးဘူးပေါ့။ ၆ ယောက်လောက်တော့ ဖမ်းမိတယ်လို့ ပြောတယ်။ သူတို့ကို ကြိုးတုပ်ခဲ့တာကိုတော့ ကျနော်တို့ မြင်ရတာပေါ့လေ။ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ကျနော်တို့ မသိရသေးဘူး။”

စစ်ကောင်စီတပ်တွေက ဇော်ချောင်းကျေးရွာနဲ့ အလယ်ခုံကျေးရွာတွေကို ဝင်ရောက်တဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သင်တောကျေးရွာ အုပ်စုဖြစ်တဲ့ သင်တော၊ ဇော်ချောင်း၊ အလယ်ခုံ၊ လွင်ကြီး စတဲ့ ရွာတွေအပြင် အနီးအနားက ကျေးရွာတချို့လည်း စစ်ရှောင်နေရတာကြောင့် အဲဒီရွာဝန်းကျင်က စစ်ရှောင်ရသူ ဦးရေဟာ ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ပြောပါတယ်။

“ဒီနေ့ ရှောင်ကြတာက ၄၊ ၅ ရွာလောက်တော့ ရှိတယ်ခင်ဗျ။ အရင်တုန်းကတည်းက ရွာမှာမနေရဲလို့မို့ ရှောင်နေကြတာတွေလည်း တချို့ရှိတယ်။ ရွာလုံးကျွတ်နီးပါးရှောင်ကြတာတော့ ဒီနေ့မှ ရှောင်ကြတာပေါ့။ အဲဒါကတော့ ကျနော်ပြောတဲ့ ၄ ရွာ- သင်တော၊ ဇော်ချောင်း၊ လွင်ကြီး၊ အလယ်ခုံ အဲဒါတွေက ဒီနေ့မှ ရှောင်ကြရတာပေါ့။ နောက် သူတို့ဘေးနားက ရွာလေးတွေလည်း ရှိတယ်ခင်ဗျ။ သူတို့တွေကလည်း ရှောင်နေရတယ်အခု။ စစ်ရှောင် အရေအတွက်က ၂၀၀၀ ကျော်လောက်ပေါ့။ ၂၀၀၀ ကျော် ၃၀၀၀ လောက်တော့ ရှိမယ်။ ဒါကျနော်ရဲ့ ခန့်မှန်းခြေပေါ့။”

ဇွန်လ ၆ ရက် တနင်္လာနေ့ကလည်း ကန့်ဘလူနယ်ထဲက လျော်ဖြူကုန်းရွာ၊ နှောကုန်းရွာနဲ့ ကိုင်းမရွာတွေကို မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ်တွင်း ရွာပေါင်း ၃၀၀ ကျော် ရှိတဲ့အထဲက ရွာပေါင်း ၂၀ ကျော်လောက်ဟာ မီးရှို့ခံထားရပြီး ရွာသားတွေကလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲမှာလည်း ရွှေဘိုမြို့နယ်ထဲက ခလရ ၄၂ တပ်က အင်အား ၁၀၀ ကျော်လောက်နဲ့ နယ်မြေရှင်းလင်းရေးပုံစံ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ခဲ့တယ်လို့ ဒေသခံ တဦးကပြောပါတယ်။ ရွှေဘိုမြို့နယ်တောင်ဘက် ပန်းတောင်းရွာနဲ့ ဝက်လက်မြို့ နယ်ထဲက ဖွင့်လှိုင်ရွာအစပ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ရွှေဘိုဘက်က နေပြီးတော့ အင်အား ၁၀၀ ကျော်ကျော်လောက်နဲ့ ပေါ့ဗျာ၊ ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးတယ်လေ။ စစ်ကြောင်းထိုးတော့ ဘိုတဲ (ဘိုတဲကုန်းရွာ) မြောက်ဘက်က အခု ခဏလေးလောက် အခင်းဖြစ် တာပေါ့။ အဲမှာ အရှေ့ခြမ်း PDF ကနေပြီးတော့ (ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့) စနိုက်ပါသမား၂ ယောက်က ၂ ယောက်လောက်တော့

ဖြုတ်နိုင်လိုက်တယ်ဆိုပြီးတော့.. နောက်ပြီးတခါ ကျွန်တော်တို့ လက်နက်ကြီး ၂ ချက် ပစ်တာကတော့ တိကျတော့ တိကျလို့ပစ်တာပါပဲ။ ခန့်မှန်းလို့တော့ မရဘူးပေါ့နော်။ အနည်းဆုံး ၇ ယောက်လောက်တော့ ကျနိုင်တယ်လို့ သတင်းရတယ်ဗျ။ ခုလောလောဆယ်တော့ ရွာတွေဘက်ကို တခုခုလုပ်တာတော့ မရှိသေးဘူးဗျ။ ရွှေဘိုကနေ စစ်ကြောင်း ထိုးထိုးလာချင်း PDF အဖွဲ့တွေကနေ ကြားကဖြတ်ပြီးတော့ ခုခံကြတာဗျ။”

မေလ ၂၃ ရက်နေ့ကတည်း ဝက်လက်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းတခုက နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်လောက်က ရွာသား သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ နယ်မြေရှင်းလင်းရေးတလျှောက်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။ ဒီနေ့ ဇွန်လ ၈ ရက်နေ့မှာလည်း နောက်ထပ် စစ်ကြောင်းတခုက ဝက်လက်မြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းအတွင်း PDF တွေဟာ ကျေးရွာတွေတွင်း နေရာယူပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်တာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ အခု မိုးရာသီ ဝင်လာတာမို့ စစ်ကြောင့် အိုးအိမ်စွန့်ပြေးနေရတဲ့ ဒုက္ခသည်တွေအဖို့ နေထိုင်စားသောက်ရေးပိုခက်ခဲလာသလို ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆိုကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောထားပါတယ်။

<https://burmese.voanews.com/a/myanmarviolence-sagaingfighting-voaburmese-ကန့်သတ်ချက်-အာဇာနည်-ဝတ္ထုက-စစ်-ကောင်စီမီးပိတ်-ဗေဒ-ဝေခွဲ-ခေတ်ဇာ-ရဲ-ပိတ်အိမ်အ-6608139.html>

## ဆိပ်ဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးPDF ရဲဘော် ၁ ဦး ကျဆုံး

Published By DVB | 8 June, 2022



မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇွန် ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး PDF ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ MC-KC PDF ရဲတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာနားမှာ တပ်စွဲထားတဲ့

စစ်ကောင်စီတပ်စခန်းကို မနေ့က မွန်းလွဲ ၂ နာရီခွဲလောက်က မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF နဲ့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေသွားတဲ့အပြင် MA2 သေနတ်တလက်၊ ကျည်ဆန် ၄၈ တောင့်နဲ့ ကျည်အိမ်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့တပ်စွဲထားတဲ့နေရာကို ၁၅ ယောက်လောက်ပဲ ရှိမယ်လို့ထင်ပြီး သွားတိုက်တာ။ အယောက် ၃၀ ကျော်လောက်နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျန်တို့ဘက်က ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်။ ကျဆုံးခဲ့တဲ့ရဲဘော်က NSP တပ်ဖွဲ့က ရဲ CDM ဗျ။ တိုက်ပွဲဖြစ်ပွားချိန် နည်းနည်းကြာသွားတော့ သူတို့ဘက်က စစ်ကူတွေလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”

မနေ့က တန့်ကြည့်တောင်ဘုရားကိုသွားတဲ့လမ်းမှာ ဘုရားဖူးကားတစီး ပစ်ခတ်ခံရပြီး အမျိုးသားတယောက် သေဆုံးခဲ့တဲ့ကိစ္စဟာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့လည်း ပြောပါတယ်။

“အဲဒီကား ပစ်ခတ်ခံရတဲ့နေရာဟာ စစ်(...)တွေနဲ့ ပျူ(...)စိုးမိုးထားတဲ့နယ်မြေမှာ အပစ်ခံရတာပဲ။ ဘုရားပေါ်မှာ စစ်(...)တွေမရှိတဲ့အချိန် ကျနော်တို့တပ်ဖွဲ့ဝင်တွေ ဘုရားတက်ဖူးတဲ့ CCTV မှတ်တမ်းတွေကိုယူပြီး အွန်လိုင်းကနေ ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်။ ကျနော်တို့ PDF တပ်ဖွဲ့အနေနဲ့ ပြည်သူ့လူထုသတ်ဖြတ်တာမျိုး အခုလည်း မကျူးလွန်သလို နောင်လည်း ဘယ်တော့မှ ကျူးလွန်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

မြစ်ခြေ-စဘော လမ်းပိုင်းမှာလည်း မေ ၂၈ ရက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို MC-KC PDF က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

<https://burmese.dvb.no/archives/537485>

## ပုလောမြို့နယ်တွင် ရွာ ၂ ရွာကို စစ်ကောင်စီဖွဲ့ စစ်ကြောင်းထိုး ပစ်ခတ်နေ၍ ဒေသခံများ တိမ်းရှောင်နေရ

By ကိုရွှေမြတ် | 08 June 2022



တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ KNU ထိန်းချုပ်နယ်မြေ ဂျင့်ဂါရွာကို အိမ်စီးကား နှစ်စီးကျောက်တင်ကား တစ်စီးနှင့်

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ နီးပါးဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “စစ်တပ်က ရွာထဲကို စရောက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ လုပ်နေတာပါ။ PDF တွေဘက်ကတော့ ပစ်ခတ်မှုတွေ စ မလုပ်သေးပါဘူး”ဟု ပြောသည်။

ထို့အပြင် ပုလောကုန်းကျေးရွာအုပ်စုရှိ ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ့ သည် ကင်းပုန်းဝပ်ပြီး ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် အင်အား ၁၅၀ နီးပါးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်း နှစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်သည့်အပြင် မြိတ်လေတပ်စခန်းမှ ကင်းထောက် လေယာဉ်ဖြင့် ပျံဝဲကာ ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်းလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

“တိုက်ပွဲက အခုအခြေအနေ အရဆိုရင် ပြင်းထန်လာ နိုင်တဲ့ အနေအထား ရှိနေပါတယ်”ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၆ ရက်နေ့တို့တွင် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ပုလောဘက်တွင် စစ်ကောင်စီ ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက် သေဆုံး ၂ ယောက်၊ ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။



မြိတ်-ထားဝယ် လမ်းပိုင်း ပုလောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ ယာဉ်တန်းများသည် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

<https://www.mizzimaburmese.com/article/108769>

## တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိလာ

2022.06.08



တကူကျေးရွာနှင့် သာရဘွင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များ နေထိုင်ရာ စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: CJ

တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ဒေသ တွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော် ရှိနေတယ်လို့ ဒေါန

တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တနင်္သာရီ၊ ထားဝယ်၊ ပုလော စတဲ့မြို့နယ်တွေက အများဆုံး ရှိနေတယ်လို့ ဒေါန တနင်္သာရီရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပြပါတယ်။

"တနင်္သာရီမြို့နယ်ဘက်မှာ စစ်ရှောင်စုစုပေါင်း ၈၀၀၀ ကျော်ရှိပါတယ်။ တနင်္သာရီတိုင်း တစ်ခုလုံးဆိုရင် စစ်ရှောင်စုစုပေါင်း ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြားမှာ ရှိပါတယ်ဗျ။ အဲဒီ ဘက်မှာ စခန်းနဲ့ နေတာမျိုးကမရှိဘူး။ ဒါကြောင့် သူတို့လာရှောင်တဲ့ အနီးနားပတ်ဝန်းကျင် ကျေးရွာတစ်ဝိုက်က ရွာတွေကို စုပေါင်းပြီး ကော်မတီ တစ်ခုဖွဲ့ပြီး လိုအပ်တာ တွေကို ကူညီပေးနေတာပါခင်ဗျ"

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ပုလောမြို့နယ် ထဲက ကရင် အမျိုးသားအစည်းအရုံး ( KNU) ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်ရာကစလို့ တိုက်ပွဲတွေ အခုချိန်အထိ ဖြစ်ပွားနေတယ်လို့ ဒေါန တနင်္သာရီအဖွဲ့က ဆိုပါတယ်။

အခုဆိုရင် တနင်္သာရီမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၈၀၀၀ ခန့်၊ ပုလောမြို့နယ်က စစ်ဘေး ဒုက္ခသည် စခန်းသုံးခုမှာ ၁၂၀၀ ခန့်၊ ထားဝယ်မြို့နယ်မှာ ၁၂၀၀ ခန့်၊ သရက်ချောင်းမြို့နယ် မှာ ၁၀၀၀ ခန့်နဲ့ ရေဖြူမြို့နယ်မှာ ၂၀၀ ခန့် ရှိနေတယ်လို့ ဇွန်လ ၆ ရက်နေ့က ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာလည်း တနင်္သာရီမြို့နယ် တကူကျေးရွာနဲ့ သာရဘွင်ကျေးရွာ အနီး စစ် ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF တွေအကြား သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၃ ရွာခန့်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

<https://www.rfa.org/burmese/news/tanintharyi-refugees-06082022033646.html>

## စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံး

By မန္တီမ | 08 June 2022

လွိုင်ကော်မှ မိုးဗြသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ညောင်ဝိုင်းရပ်ကွက်အနီးတွင် ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက် မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Pekhoh-PDF တပ်ရင်း(၂) မှထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Pekhон-PDF တပ်ရင်း (၂), MoeBye-PDF, URF, KA, KNDF B03, B011, B012 နှင့် SSRY ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားအများစုမှာ Sniper ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကာ Pekhон-PDF တပ်ရင်း (၂) တပ်ခွဲ (၃) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ ဇွန်လ ၇ ရက်နေ့ နံနက် ၈:၃၀ မှ ညနေ ၃:၃၀ အထိကြာမြင့်ခဲ့ပြီး လွိုင်ကော်အမြောက်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရ၍ မိုးပြဲမြို့၊ ဈေးကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူ နှစ်ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။

ထို့အပြင် မိုးပြဲအခြေစိုက် ၄၂၂ တပ်မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လယ်ထွန်ကျေးရွာနှင့် ဆောင်ကန်းကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။



ယခုလက်ရှိအခြေအနေတွင် မိုးပြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၌ စစ်ကောင်စီတပ်မှ ဆက်လက်တပ်စွဲထားပြီး မိုးပြဲမြို့နေပြည်သူ အများအပြားပိတ်မိနေသေးသည်ဟု သိရသည်။

တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် လွိုင်ကော်-မိုးပြဲ လမ်းမကြီး ကို ဖြတ်သန်းသွားလာခြင်းမှရှောင်ရှားကြရန် Pekhон-PDF မှ တိုက်တွန်းထုတ်ပြန်ထားသည်။

<https://www.mizzimaburmese.com/article/108765>

## ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီ တပ်သား ၂၆ ဦးသေဆုံး

Published By DVB | 8 June, 2022



ကရင်နီ(ကယား)ပြည်နယ်အတွင်း ဇွန်လ ပထမရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဇွန် ၈ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂ ရက်ကစပြီး လွိုင်လင်လေးမြို့နယ်၊ ထီးစခါးအုပ်စု၊ လင်ဖုံကြီးနဲ့ ကုန်းမိုကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် နေအိမ်တွေ မီးရှို့ခဲ့တဲ့အပြင် ရွာဝေါကို လက်နက်ကြီးတွေနဲ့ တနေကုန်နီးပါး ပစ်ခတ်ခဲ့ပါတယ်။

ဇွန် ၄ ရက်မှာ လွိုင်ကော်မြို့ဘက်ကန ဒီးမော့ဆိုမြို့နယ်၊

ဒေါပိုးစီနဲ့ သေးဆူလဲကျေးရွာမှ ဟိုဖိတ်ကျေးရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းထိုးတာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၅ ရက်မှာ စံပြ ၆ မိုင်ကျေးရွာထဲက နေအိမ်တွေမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ကို KNDFက တိုက်ခိုက်ခဲ့သလို ဇွန် ၆ ရက်မှာလည်း ဒေါခလိုက်လင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF က ထပ်မံတိုက်ခိုက်ခဲ့ရာ၊ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။

ဖရူဆိုမြို့နယ်မှာလည်း ဘောလခဲမှ ဖရူဆိုသို့ ဦးတည်လာတဲ့ စစ်ကောင်စီယာဉ် အစီး ၄၀ ပါ ထောက်ပို့ယာဉ်တန်းကို ဇွန် ၁ ရက်မှ ၃ ရက်အထိ ကရင်နီပူးပေါင်းတပ်တို့မှ လောကျေခနဲ့ မာခရော်ရှေးကျေးရွာမှာ တိုက်ခိုက်လို့ ယာဉ် ၃ စီး မီးလောင်ခဲ့ပြီး၊ KNDF က လက်နက်တချို့နဲ့ ယာဉ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန် ၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်ဘက်ကနေ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းလာတဲ့အတွက် မိုးဗြဲမြို့အဝင်နားမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲပြီး၊ ရပ်ကွက်နေပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုးဗြဲမြို့ထဲသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့မှာလည်း လွိုင်ကော်မြို့အဝင် ဆိုင်းဘုတ်အနီး မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/537537>


**မိုးဗြဲသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား**

By ဧရာဝတီ | 8 June 2022

ကယားပြည်နယ် လွိုင်ကော်မြို့မှ မိုးဗြဲမြို့သို့ တိုက်ခိုက်ရန် လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း သည် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ယနေ့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်း စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နံနက် ၈နာရီခွဲခန့်က လွိုင်ကော်မှ ချီတက်လာပြီး မိုးဗြဲမြို့ ဘီလူးချောင်း နံဘေးရှိ ညောင်ဝိုင်းရပ်ကွက်အရောက်တွင် ကရင်နီမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက “ဒီမနက်ပိုင်းမှာတော့ တိုက်ပွဲက ငြိမ်သွားပါပြီ။ မိုးဗြဲမြို့ခံ စစ်တပ်ကတော့ မိုးဗြဲမှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကတော့ ပြန်ဆုတ်သွားပြီလို့ သိရတယ်။ စစ်ရေးကတော့ တင်းမာနေတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ် ” ဟု ပြောသည်။



စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် နေရာယူတပ်စွဲလျက်ရှိ / မိုးဗြဲ PDF

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှုတွင် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်မှ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃၊ ၁၁၊ ၁၂ နှင့် ရှမ်း တောင်ပြည်သူ့ကာကွယ်ရေးတပ် (SSRY) တပ်ရင်း-၁၀၀၈

တို့ ပါဝင်ခဲ့ကြောင်း သိရသည်။



တိုက်ပွဲမှာ ညနေ ၃ နာရီခွဲထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ မိုးပြဲအခြေစိုက် အမှတ် ၄၄၂ ခြေလျင်တပ်ရင်းနှင့် လွိုင် ကော်အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကရင်နီမဟာ မိတ်ပူးပေါင်းတပ်များက ဆိုသည်။

KNDF ပြန်ကြားရေးတာဝန်ခံက “သူတို့က ရပ်ရွာထဲမှာဆိုတော့ ကျနော်တို့ ဘက်ကလည်း တိုက်ပွဲ အပြင်းအထန် ဖော် လို့မရခဲ့ဘူး။ ဟိုဘက်ဒီဘက် အပြန်အလှန်ချောင်းမြောင်း ပစ်ခတ်တာတွေ ရှိတယ်။ သူတို့ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တာတွေရှိတယ်။ နေ့လယ်ပိုင်းလောက်မှာတော့ သူတို့ဘက်ကို စစ်ကူလွှတ်တဲ့ အဖွဲ့တွေကို ကျနော်တို့ဘက်က ကြားဖြတ်တိုက်တယ် တိုက်ပွဲတွေကတော့ နည်းနည်း ပြင်းထန်တယ်လို့ ပြောလိုရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း သိရသည်။

တိုက်ပွဲကြောင့် မိုးပြဲမြို့ဒေသခံ ၁၀၀၀ ခန့်မှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထံမှ သိရပြီး၊ စစ်ကောင်စီဘက်မှ ပစ်သည့် လက်နက်ကြီးကြောင့် မိုးပြဲမြို့ခံ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရကာ အမျိုး သမီးကြီး ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း၊ နာမကျန်းဖြစ်နေသော အမျိုးသား ၁ ဦးမှာလည်း လက်နက်ကြီးကြောင့် ထိတ်လန့်ပြီး ကွယ်လွန်သွားခဲ့ကြောင်း မိုးပြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတင်းထုတ်ပြန်သည်

လွိုင်ကော်မှ ချီလာသည့် စစ်ကောင်စီ စစ်ကြောင်းမှာ အကြီးစားစစ်ဆင်ရေး မဟုတ်ဘဲ အငယ်စားစစ်ဆင်ရေးတစ်ခုသာ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၎င်း၏တပ်များကို အင်အားဖြည့်တင်းထား ကာ တပ်ဖြန့် ထားရသဖြင့် ကယားပြည်နယ်တွင် ထိုးစစ်ကြီးဆင်နွှဲရန် စစ်သည်အင်အား မပိုပေးနိုင်ဘဲ ရှိနေသည် ဟုလည်း မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“စစ်ဆင်ရေး အကြီးကြီးတော့ မလုပ်နိုင်သေးဘူးလို့ ထင်တယ်။ လွိုင်ကော်တို့၊ မိုးပြဲတို့တိုက်မှာ KNDF နဲ့ ကရင်နီ မဟာမိတ်တွေက တိုးတိုးလာရင် ပြန်လှုပ်ရှားတာမျိုး စစ်ဆင်ရေး အငယ်စားပဲ ရှိနိုင်တယ်။ ကယားက အင်အား ကောင်းလာတဲ့အချိန် လက်နက်လည်း တပ်ဆင်လာနိုင်တယ်။ လူအင်အားလည်း ကောင်းလာတဲ့အချိန်မှာ စစ်တပ် ဘက်က တပ်အင်အား ထပ်မဖြည့်နိုင်ဘူး။ တပ်အင်အား မဖြည့်နိုင်တဲ့အတွက် သူတို့ အခုဖြစ်နေတဲ့ အနေအထားက မြို့တွေကို ထိန်းထားရုံပဲ ရှိတယ်။ ဒါတောင်မှ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းနိုင်တဲ့အဆင့် မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။



မိုးပြဲ PDF တပ်ဖွဲ့ဝင်များ

လာမည့် မိုးရာသီကာလများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုထက် ကရင်နီမဟာမိတ်တပ်များဘက်က မြို့များအတွင်း လျှပ်တပြက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီ၏ လှုပ်ရှားမှုကို စောင့်ကြည့်ကာ ကြားဖြတ်တိုက်ခိုက်မှုများ ပိုလုပ်လာနိုင်ကြောင်း စစ်ရေးနှင့် တိုင်းရင်းသားအရေး လေ့လာသူများက

သုံးသပ်သည်။

တကောင်းနိုင်ငံရေးလေ့လာမှုအင်စတီကျုနှင့် အမေရိကန်အခြေစိုက် Wilson စင်တာက ပူးပေါင်းပြုစုထားသည့် One Year : The Momentum of Myanmar's Armed Rebellion စာတမ်းအရ ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာ သိမ်းမှု ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ ၁၀ ရာခိုင်နှုန်းမှာ ချေမှုန်းရေးရိုင်းဖယ်များ ကိုင်ဆောင်ထားနိုင်ကြောင်း သိရသည်။


ကျန်တပ်ဖွဲ့ဝင်များမှာ ချေမှုန်းရေးရိုင်းဖယ်များ မကိုင်ဆောင်နိုင်သော်လည်း လက်လုပ်ရိုင်းဖယ်များ ကိုင်ဆောင်ထားကြကြောင်း စာတမ်းတွင် ပါရှိသည်။

ထို့ပြင် လက်ရှိ ကယားပြည်နယ်ရှိ စစ်ကောင်စီတပ်များသည် သတင်းအချက်အလက် ရရှိမှုနှင့် လူထုထောက်ခံမှု မရှိခြင်းကြောင့် မြို့များအား ထိန်းချုပ်နိုင်ရန်သာ ရုန်းကန်နေရပြီး လာမည့် မိုးရာသီတွင် ကရင်နီပူးပေါင်းတပ်များက မြို့တော်လွှဲပြောင်း အပါအဝင် ကယားပြည်နယ်ရှိ မြို့များအား ဝင်ရောက် စစ်ဆင်တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း လည်း သုံးသပ်ရေးသားထားသည်။

<https://burma.irrawaddy.com/news/2022/06/08/252422.html>

## တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ သေဆုံးဟု NUG ထုတ်ပြန်

Published By DVB | 8 June, 2022



ဇွန် ၇ ရက် မနက်ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၄၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး မေ ၇ ရက်ကနေ ဇွန် ၆ ရက်အထိ တလတာကာလအတွင်း စစ်ကောင်စီဘက်က အယောက် ၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနော့က တရက်တည်းမှာ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

<https://burmese.dvb.no/archives/537501>

## စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများကြား မြန်မာကလေးငယ် ၅ သန်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ

Published By DVB | 8 June, 2022



စစ်တပ် မတရားအာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်အကြာ မြန်မာနိုင်ငံမှာ လက်ရှိ အကျပ်အတည်းကာလအတွင်း ကလေးသူငယ်ဦးရေ ၅ သန်းလောက်ဟာ လူသားချင်းစာနာမှု အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

စစ်ပွဲတွေနဲ့ ပဋိပက္ခဒေသတွေကြောင့် ထိခိုက်ခံစားရတဲ့ ကလေးသူငယ်တွေကို ပညာရေး၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ပံ့ပိုးပေးဖို့ လိုအပ်နေဆဲဖြစ်ကာ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ အစားအသောက်လိုအပ်မှုတွေလည်း ရှိနေပြီး လူသား ချင်းစာနာမှု အကူအညီ လိုအပ်တဲ့ ကလေးသူငယ် ၅ သန်းထဲက ၁ ဒသမ ၁ သန်းကျော်ဆိုကိုသာ ထောက်ပံ့ကူညီမှု ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာတော့ အရေးပေါ် အကူအညီလိုအပ်တဲ့ ပြည်သူ ၁၄ ဒသမ ၄ သန်းလောက်ရှိနေပြီး ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ထင်မှတ်မထားတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ၊ ကိုဗစ်- ၁၉ ကပ်ဘေး၊ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်တွေ၊ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲတာတွေအပါအဝင် ပဋိပက္ခနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေကြရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အဆိုပါ လူ ၁၄ သန်းကျော်ထဲက ၁ ဒသမ ၇ သန်းကိုသာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးနိုင်ပြီး UNICEF အနေနဲ့ ဆက်လက်ပြီး အရှိန်မြှင့်ဖြည့်ဆည်းပံ့ပိုးနိုင်ဖို့အတွက် ရန်ပုံငွေလိုအပ်ချက် အမေရိကန် ဒေါ်လာ ၁၅၁ ဒသမ ၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းယူထားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေပါမချန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အလုပ်တွေ၊ ကျောင်းတွေ စွန့်ခွာထွက်ပြေးရသူတွေဟာလည်း တနေ့တခြား တိုးပွားလာနေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ( UNOCHA) က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/537510>

## ဘားအံထောင်မှာ အကြမ်းဖက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် ဒဏ်ရာရ

2022.06.08



ကရင်ပြည်နယ်ရှိ ဘားအံအကျဉ်းထောင်အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: RFA

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နိုင်ငံရေးအကျဉ်း သားနှစ်ဦး ထောင်ခြံစည်းရိုးကိုကျော်ပြီး လွတ်မြောက်သွားပြီးနောက် ကျန်ရှိနေတဲ့ အကျဉ်း သားတွေကို ထောင်အာဏာပိုင်တွေက

နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ရာရနေတဲ့ အကျဉ်းသား အနည်းဆုံး ၆၀ ခန့် ရှိနေတယ်လို့ ဘားအံထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက RFA ကို ဒီနေ့ပြောပါတယ်။

အခန်းထဲမှာရှိနေတဲ့ အကျဉ်းသားတွေဟာ အခန်းအပြင်ကနေ နည်းလမ်းမျိုးစုံနဲ့ ပြုမူတာကို ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူတစ် ဦးက ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီမှာလည်း အပြင်ကနေ ဝါးချွန် အရှည်တွေနဲ့ အထဲကို ဝိုင်းထိုးကြ တာ ကလေးတွေ အကုန် လဲကွဲကုန်ပြီ။ ဒဏ်ရာတွေနဲ့ သွေးတွေမှ မနည်းဘူးလို့ ပြော တယ်။ မနေ့ကတည်းက တစ်နေကုန် အစာဖြတ်ထားတယ်။ လုံးဝ ထမင်းမကျွေးဘူး။ မနေ့က ည ၈ နာရီခွဲလောက်ကလည်း အိပ်နေကြတဲ့အချိန်မှာ ပြတင်းပေါက်ကနေ ဝင်လာပြီးတော့မှ ကလေးတွေကို လျှပ်စစ်တုတ်တွေနဲ့ ရိုက်တယ်။ လေးခွဲတွေနဲ့ ပစ်တာက ကုန်းသီးတွေ ထည့်ပစ်တယ်လို့ ပြောတယ်။ အပြင်ကနေ သေနတ်တွေနဲ့ ဝိုင်းချိန်ထားတယ် ”

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဘားအံထောင် ကြိုးကြာဆောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်း သား ၂၀၀ ကျော်ထဲက နှစ်ဦးဟာ နေ့လယ်ပိုင်းမှာ ထောင်အုတ်ရိုးကို ကြိုးနဲ့ချိတ်ကျော် တက်ပြီး ထွက်ပြေးခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ကို လှမ်းမြင်တဲ့ တာဝန်ကျထောင်ဝန်ထမ်းက မျှော်စင်မှာရှိတဲ့ လုံခြုံရေး ဝန်ထမ်းကို သေနတ်နဲ့ပစ်ခတ်ဖို့ အမိန့်ပေးခဲ့ရာမှာ ကျည်မထွက်တဲ့အတွက် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြတာလို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘားအံထောင်ပိုင်အသစ် ဦးလှရွှေ ရောက်ရှိလာပြီး နိုင်ငံရေး အကျဉ်းသားတွေကို အေးအေးဆေးဆေးနေထိုင်ကြဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဇွန်လ ၆ ရက်နေ့မှာတော့ စစ်တပ်ရဲ့အမိန့်အရဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ထားတဲ့ ကြိုးကြာဆောင်ကနေ ထောင်အတွင်းပိုင်းထဲက အဆောင်တစ်ခုကိုပြောင်း ဖို့ ထောင်အာဏာပိုင်တွေက ဖိအားပေးလာရာမှာ နိုင်ငံရေးအကျဉ်းသားတွေဘက်ကလည်း မပြောင်းနိုင်ဘူးလို့ ငြင်းဆိုတဲ့အတွက် အခြေအနေတွေ စတင်တင်းမာလာခဲ့တာလို့ အကျဉ်း ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေက ထောင်အတွင်းပိုင်းထဲကို မပြောင်းချင်တာက ထောင်ထဲ က ဆေးမှုနဲ့ ထောင်ကျသူတွေနဲ့ ပြဿနာတက်ထားတာ။ မင်းတို့ ၅၀၅ တွေ သတိထား။ ဆေးသမားတွေက ငါတို့မှာ လက်နက်အစုံရှိတယ်။ ကြိုက်တဲ့အချိန် ထိုးလို့ရတယ်။ ဗိုက်ပွင့်သွားမယ်ဆိုပြီး ခြိမ်းခြောက်ထားလို့ ပြဿနာတက်ပြီး အရင်ထောင်ပိုင်အဟောင်းက ကြိုးကြာဆောင်ကို ပြောင်းပေးခဲ့တာ။ အခုအခြေအနေမှာ ကလေးတွေက အဲဒီထဲကို ပြန်မသွားချင်ကြဘူး ” လို့ ဘားအံထောင်နဲ့ နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၇ ရက် မနေ့ကတော့ အကျဉ်းထောင်ထဲကို ထောင်အာဏာပိုင်တွေနဲ့အတူ စစ်သား တွေပါ ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို အင်အားသုံးရိုက်နှက် တရုတ်တိုက်ဆွဲ ခေါ်ပြီး



နိုင်ငံရေးအကျဉ်းသားတွေ အရင် နေထိုင်ခဲ့ရတဲ့ ထောင်အတွင်းပိုင်းထဲက အဆောင် ဟောင်းကို ရွှေ့ပေးလိုက်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အကျဉ်းသား ၆၀ ထက်မနည်းဟာ လက်ကျိုး၊ နဖူးကွဲ၊ ပါးစပ်ကွဲ စတဲ့ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ကြတာဖြစ်ပြီး ဒီနေ့အထိ ဘယ်သူမှ ဆေးကုသခွင့်မရကြ သေးသလို ဇွန်လ ၈ ရက် ဒီနေ့မှာတော့ ထောင်ဝင်စာကိုပါ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကတော့ ဒီပြောဆိုချက်တွေအပေါ်မှာ ငြင်းဆိုလိုက်ပြီး ထောင်တွင်းအခြေအနေဟာ ပုံမှန်လည်ပတ်နေတယ်လို့ RFA ကို ပြောပါတယ်။

**“ဘားအံထောင်မှာ ဆူပူနေတယ်ဆိုတာမျိုးက မဟုတ်ပါဘူး။ ပုံမှန်အခြေအနေပါပဲ။ သူ့ဟာနဲ့သူ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး သွားနေပါတယ်ခင်ဗျ ”**

ဘားအံထောင်ထဲကို ဝင်ထွက်ခွင့်ရတဲ့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ထောင်ဝန်ထမ်း တချို့ပါ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ RFA ကို ပြောပါတယ်။

**“ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်တစ်ရက်မှာတော့ တာဝန်ရှိတဲ့ လူကြီးတွေ လာစစ်တာ မျိုးရှိတယ်။ သူတို့ တာဝန်ကျတဲ့ ထောင်ဝန်ထမ်းတချို့လည်း အရေးယူခံရတယ်။ သူတို့ လည်း ပြန်ပြီးတော့ အဖမ်းခံရတဲ့သဘောပဲ။ ထောင်တွင်း အရေးယူမှုတွေရှိတယ်။ မနေ့ က ရုံးထုတ်တာလည်း နောက်ကျတယ်။ ရုံးထုတ်သွားတဲ့ ရဲတွေပါ ဝင်ရောက်ထိန်းသိမ်း နေရတယ်။ မြို့ပေါ် အခြေအနေကတော့ အေးအေးချမ်းချမ်းပဲ။ ငြိမ်နေတယ်။ ထွက်ပြေး သွားတဲ့သူတွေကတော့ ပြန်မမိဘူး ”**

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ကလည်း ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်း သား၊ အကျဉ်းသူ ၆၀ ကျော်ဟာ သွေးသစ္စာသီချင်းဆိုပြီး သံပုံးတွေတီးခဲ့ကြတာကြောင့် စစ်သားတွေရဲ့ ရိုက်နှက်မှုကိုခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်း ထောင်နဲ့ နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောပါတယ်။

အဲဒီအဖြစ်အပျက်မှာလည်း အကျဉ်းသား လေးဦး အပြင်းအထန် ဒဏ်ရာရှိပြီး ၁၇ ဦး တိုက်ပိတ်ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ဖမ်းဆီးခံထားရသူပေါင်း ၁၀ ,၉၆၂ ဦးရှိပြီး အဲဒီအထဲက လူပေါင်း ၁၁၁၇ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။

<https://www.rfa.org/burmese/news/about-60-political-prisoners-injured-in-hpa-an-prison-06082022035533.html>

**အရပ်ဘက်အဖွဲ့အစည်း အမည်ခံ၍ စစ်ကောင်စီနှင့် ဆွေးနွေးရေး လုပ်ဆောင်နေမှု ကန့်ကွက်ရှုတ်ချ**

Published By DVB | 8 June, 2022

စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဖို့ အရပ်ဘက်အဖွဲ့အစည်းအမည်ခံပြီး လှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချတဲ့အကြောင်း စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ သပိတ်စစ်ကြောင်းတွေ၊ သမဂ္ဂတွေ၊ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈၅ ဖွဲ့က ပူးပေါင်းကြေညာလိုက်ပါတယ်။



ပြီးခဲ့တဲ့ မေ ၂၆ ရက်က ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှာ ပြည်တွင်းရှိ CSO အမည်ခံအဖွဲ့တချို့က ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD) ဖွဲ့ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်သွား မယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို CSO အမည်ခံပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈၅ ဖွဲ့က ဇွန် ၇ ရက်က သဘောထားထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်တာပါ။

ကန့်ကွက်ရှုတ်ချတဲ့အဖွဲ့ ၁၈၅ ဖွဲ့မှာ ပါဝင်တဲ့ Myanmar Cultural Research Society (MCRS) အဖွဲ့မှ ကိုရ်ဟိန်းအောင်က “အခုနွေဦးတော်လှန်ရေးတလျှောက်မှာ ကျနော်တို့အရပ်ဘက် အဖွဲ့အစည်းတွေက လူ့အခွင့်အရေးတွေ၊ ဖိနှိပ်ခံရတာတွေ၊ ပတ်သက်ပြီး အဘက်ဘက်ကို ထောက်ပြတယ်။ ဆန့်ကျင်ကြတယ်။ အဲဒီလိုထောက်ပြခဲ့ပေမဲ့၊ အခု အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လိုလဲ၊ ဘယ်လိုရပ်တည်ကြတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတွေကမေးလာပြီ။ အဲဒါကြောင့် ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းဆိုတာ အာဏာရှင်ဟူသမျှကို တိုက်ထုတ်တာ၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ထုတ်တာ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်တာ၊ လွတ်လပ်တာ၊ တရားမျှတတာ၊ တန်းတူအခွင့်အရေးစတာတွေကနေ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ ရည်သန်တယ်၊ ဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့အကြောင်းကို တင်ပြချင်တဲ့အတွက် ဒီကြေညာချက်ကို ထုတ်ပြန်တာ”လို့ ပြောပါတယ်။

လက်ရှိ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာရှိရမယ့် ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက်ချိုးဖောက် ကျူးလွန်ခဲ့ရုံသာမက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာကို ဆိုးရွားစွာကျူးလွန်နေသူတွေဖြစ်တယ်၊ ဒီလို အကြမ်းဖက်အဖွဲ့ကို နိုင်ငံရေးရလဒ်တစ်ခု ပေါ်ထွက်စေဖို့ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးပမ်းတဲ့ ဘယ်အဖွဲ့ ဘယ်လှုပ်ရှားမှုကိုမဆို လူထုအပေါ် အဆိုပါအကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုရာရောက်လို့ အတိအလင်း ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၈၅ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူထုအကျိုး ရှေးရှုလုပ်ဆောင်တာမဟုတ်တဲ့ လုပ်ရပ်တွေကို အရပ်ဘက်လူထုအဖွဲ့အစည်းလို့ ခေါင်းစဉ်တပ် လုပ်ဆောင်တာမျိုးတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD)က ဆက်သွယ်မေးလို့ရမဲ့ ဖုန်းနံပါတ် ၂ လုံးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ပါဘူး။ သူတို့ ဖေ့ဘုတ်စာမျက်နှာကနေ တက်ရောက်မေးမြန်းခဲ့တဲ့အခါမှာလည်း အခုအချိန်မှာ ဖြေကြားပေးဖို့အစီစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

<https://burmese.dvb.no/archives/537540>

## NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို

By ဧရာဝတီ | 8 June 2022

မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ထိတွေ့ဆက်ဆံရန် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ထားပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အနေဖြင့်လည်း NUG နှင့် ထိတွေ့ဆက်ဆံရန်

အမေရိကန်အဆင့်မြင့်အရာရှိတဦးက ယခုအပတ် အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ တိုက်တွန်း ပြောကြားလိုက်သည်။

NUG သည် စစ်အာဏာသိမ်းဆန့်ကျင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသူများနှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်းထားပြီး ထိုအစိုးရမှ အဆင့်မြင့်အရာရှိများသည် ဘိုင်ဒင်အစိုးရ အရာရှိများနှင့် လွန်ခဲ့သောနှစ်ကတည်းက တွေ့ဆုံခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်အမတ်အချို့က တောင်းဆိုနေသည့်ကြားမှာ အမေရိကန် ပြည်ထောင်စုသည် NUG ကို တရားဝင် အသိအမှတ်မပြုသေးပေ။

ဇွန်လ ၃ ရက်နေ့က Straits Times စင်ကာပူ သတင်းစာက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် NUG ကို အသိအမှတ်ပြုရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သည်တို့ လိုအပ်နေသလဲဟု မေးသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက် ချိုးလက်က အမေရိကန် ပြည်ထောင်စုသည် NUG ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံနေပြီး စွမ်းရည်တည်ဆောက်ရေးကို အာရုံစိုက်နေကြောင်းပြောသည်။

“လွန်ခဲ့တဲ့ ၈ လကျော် ၉ လအတွင်းမှာ ကျနော်တို့က NUG ခေါင်းဆောင်ပိုင်းနဲ့ ဗီဒီယိုက ပုံမှန်ထိတွေ့ဆက်ဆံမှုရှိသလို သူတို့ကို စွမ်းရည်တည်ဆောက်ပြီး သူတို့ရဲ့ဖွဲ့စည်းမှု ပိုမိုထိရောက်အောင်နဲ့ ပြည်သူတွေကို ဖြည့်ဆည်းနိုင်အောင် ကူညီနေတယ်။ အဲဒါတွေက အခုလောလောဆယ် ကျနော်တို့ အာရုံစိုက်နေတာတွေပဲ” ဟု ချိုးလက်ပြောကြားသည်။ သူ၏ ရာထူးတာဝန်တွင် မြန်မာ့အရေးအပါအဝင် ကျယ်ပြန့်သော လုပ်ငန်းဆောင်တာများပါဝင်သည်။

ချိုးလက်သည် ထိုင်း၊ စင်ကာပူနှင့် ဘရူနိုင်း နိုင်ငံများသို့ တပတ်ကြာ ခရီးကို ဇွန်လ ၇ ရက်နေ့တွင်စတင်သည်။

သူသည် ထိုခရီးစဉ်အတွင်း မြန်မာ့အရေးသာမက နှစ်နိုင်ငံကြား အခြားကိစ္စများကိုလည်း အာရုံစိုက်မည်ဖြစ်ပြီး စင်ကာပူတွင် ယခုအပတ်ကုန်တွင်ကျင်းပမည့် Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်စဉ် အဆင့်မြင့်အရာရှိများနှင့် မြန်မာ့အရေးဆွေးနွေးမည်ဖြစ်သည်။

“ခရီးတထောက်ရပ်နားတိုင်း မစွတာ ချိုးလက်ဟာ လွန်ခဲ့တဲ့လက ဝါရှင်တန်မှာ ကျင်းပတဲ့ US-Asean ထိပ်သီးဆွေးနွေးပွဲ ရလဒ်တွေကို ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ မဟာမိတ်တွေ မိတ်ဘက်တွေနဲ့လုပ်ဆောင်ရေး ကတိကဝတ်ကို ထပ်မံ အတည်ပြုပြောကြားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မစွတာ ချိုးလက်သည် နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အခြားသူများကို တွေ့ဆုံပြီး မြန်မာပြည်သူများကို ထောက်ခံရန် အမေရိကန်ပြည်ထောင်စု၏ အားထုတ်မှုများကို ဆွေးနွေးမည်ဖြစ်သည်။

NUG နှင့် Asean ထိတွေ့ဆက်ဆံမှုများကို သူ့အပြည့်အဝထောက်ခံကြောင်း အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် သူပြောသည်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာသည် NUG နှင့် ထိတွေ့ဆက်ဆံရေးကို လွန်ခဲ့သောလက စတင်လုပ်ဆောင်ခဲ့သည်။

ဆိုင်ဖတ်ဒင်သည် ဝါရှင်တန်တွင် ကျင်းပသည့် Asean-US ထိပ်သီးဆွေးနွေးပွဲတွင် သီးခြားဆွေးနွေးပွဲအဖြစ် NUG နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး NUG အစိုးရနှင့် လူသိရှင်ကြား ပထမဆုံး တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခြင်းကို မထောက်ခံသည့် စစ်ကောင်စီခေါင်းဆောင်များက ထိုလုပ်ရပ်ကို ရှုတ်ချသည်။

“ဒီမိုကရက်တစ် အတိုက်အခံအင်အားစုနဲ့ ထိတွေ့ဆက်ဆံရေးက အရေးကြီးတယ်။ ဒီပြဿနာကို စစ်ကောင်စီတဘက်တည်းနဲ့ထိတွေ့ဆက်ဆံလို့ ပြေလည်မှာ မဟုတ်ဘူး” ဟု မစွတာ ချိုးလက်ပြောသည်။

ဝါရှင်တန်သည် စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းမရှိ သို့မဟုတ် လူသိရှင်ကြား ထိတွေ့ဆက်ဆံခြင်းမရှိသည့် အခြားအရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ထိုသို့ပိုမိုလုပ်ဆောင်ရန်တိုက်တွန်းနေသည်။ “အထူးသဖြင့် စစ်ကောင်စီက မြန်မာပြည်တွင်းက

ဒီမိုကရက်တစ်အတိုက်အခံနဲ့ မတွေ့ဖို့ လူတိုင်းကို ကန့်သတ်နေချိန်မှာ ဒီကိစ္စက အရမ်း အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

မြန်မာဆိုင်ရာ Asean အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုဒွန်းသည် မြန်မာသို့ နောက်တကြိမ်သွားရောက်သောအခါ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတွင်းမှ သူတွေ့လိုသူ မည်သူ့ကိုမဆို တွေ့နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း မစွတာချိုးလက်ပြောသည်။

မြန်မာနှင့် ပတ်သက်သည့် Asean ဘုံသဘောတူညီချက် ၅ ချက်တွင် အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့် ပေးရမည်ဟု ဖော်ပြထားသည်။

သူ၏ အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာအတွက် နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးမည်ဟု မစွတာ ချိုးလက်ပြောသည်။

“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ရေးမှာ ကျနော်တို့သောင်မတင်ရေမကျ ဖြစ်နေတယ်။ အခုလောလောဆယ် အခြေအနေက အရမ်းဆိုးနေတယ်” ဟု သူပြောသည်။

“ဒါကြောင့်မို့လို့ပဲ မြန်မာအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့ အနာဂတ်အတွက် စိတ်ဝင်စားတဲ့ Asean နဲ့ အခြားနိုင်ငံတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရေးကို ကျနော်တို့ အားပေးနေတာဖြစ်တယ် ” ဟုလည်း သူပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် ဒုတိယအရေးအပါဆုံး သံတမန်ဖြစ်သော ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမင်းသည်လည်း တောင်ကိုရီးယား ခရီးစဉ်အပြီး ယခုအပတ်အတွင်း ဖိလစ်ပိုင်၊ ဝီယက်နမ်နှင့် လာအိုသို့ သွားရောက်မည်ဖြစ်သည်။

ဝင်ဒီရှားမင်းနှင့် ချိုးလက်တို့ ခရီးစဉ်အတွင်း Asean ၁၀ နိုင်ငံအနက် ၆ နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အရှေ့တောင်အာရှနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါကြောင်း ကတိကဝတ်ကို မီးမောင်းထိုးပြမည်ဖြစ်သည်။

<https://burma.irrawaddy.com/news/2022/06/08/252413.html>

## မြန်မာ့အရေး နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့ Fortify Rights တောင်းဆို

2022.06.08



၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာရင်း လှေနှစ်မြုပ်သေဆုံးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များကို မြှုပ်နှံနေစဉ်။ Photo - Patrick Brown ©Panos/ UNICEF


မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို စနစ်တကျ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကော်မရှင် ( NVC ) တွေကို ထုတ်ပေးခဲ့တယ်လို့ အချက်အလက်တွေကို ကိုးကားပြီး Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ အစီရင်ခံစာ

ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ... ဒုတိကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်း သတ်ဖြတ်ခံရတဲ့ လုပ်ရပ်၊ ၁၉၉၄ ခုနှစ် ရဝမ်ဒါပြည်တွင်းစစ်အတွင်း တွတ်စီလူမျိုးစုတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ လုပ်ရပ်တွေတုန်းကအတိုင်း မြန်မာစစ်တပ်က စနစ်တကျ ပုံစံတူ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။



NVC ကတ်တွေမှာ ရိုဟင်ဂျာအစား ဘင်္ဂါလီလို့ ဖော်ပြခဲ့ပြီး၊ လူမျိုးစုတစ်စုကို စနစ်တကျ ခွဲထုတ်ပြီး ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။



နာဇီအစိုးရဟာ လူမျိုးစု မှတ်ပုံတင်တွေ ထုတ်ပေးပြီး ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့သလို၊ ရဝန်ဒါသတ်ဖြတ်မှုမှာလည်း တွတ်စီမျိုးနွယ်စုတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြား အချက်အလက်တွေကို အသုံးပြု သတ်ဖြတ်ခဲ့ပါတယ်။ ဒီပုံစံအတိုင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလည်း ခံနေရတယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( ICC ) ကို

ချက်ချင်းလွှဲပြောင်းပေးဖို့လည်း Fortify Rights အဖွဲ့က အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။


ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ လက်နက်နဲ့ ဘဏ္ဍာဝင်ငွေ ရမယ့် လမ်းပေါက်တွေကို ဖြတ်တောက်ဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်ပြီး အကူအညီတွေပေးဖို့လည်း Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

<https://www.rfa.org/burmese/news/fortify-rights-new-report-links-myanmar-genocide-with-holocaust-rwanda-06082022090344.html>

**ကျိုက်ထိုမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ**

Published By DVB | 8 June, 2022



ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်၊ လက်ပံရွာနဲ့ ဘိုက္ကားကျေးရွာကြားမှာ ဇွန် ၇ ရက် မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်းကို KNLA တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်သေပြီး ၁၅ ယောက် ဒဏ်ရာရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အားအပြည့် တင်ဆောင်လာတဲ့စစ်ယာဉ်တန်းဟာ ပဲခူးကနေ သထုံဘက်ကို ဦးတည်မောင်းနှင်လာတာဖြစ်ပြီး ဒေါင်းတောင်အရောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မြေပြင်တပ်မှူးထံက သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ယာဉ်တန်းပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး KNLAနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ပထမပတ်အတွင်းမှာ ကေအန်ယူ-တပ်မဟာ ၁ သထုံခရိုင်အတွင်း စစ်ကောင်စီ လက်အောက်ခံတပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်အင်အားတိုးချဲ့လာတာတွေကြောင့် နယ်မြေခံ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားနေတာပါ။

ဇွန် ၆ ရက်က စစ်ကောင်စီရဲ့ ခမရ ၉ တပ်ရင်းက စီယော်တပ်စခန်းကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဝီယော်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ က ဒေသခံအရပ်သားပြည်သူတွေ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

<https://burmese.dvb.no/archives/537528>

## ကရင်ပြည်နယ်တွင်း ဒုက္ခသည်များအကူအညီများရရေး ခက်ခဲနေ

၀၈ ဇွန်၊ ၂၀၂၂ | တင်မောင်သန်း

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ အကျပ်အတည်းတွေကြုံနေပြီး လူသားချင်းစာနာမှုအကူအညီတွေရဖို့လည်း အခက်အခဲရှိနေပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ထဲက အလှမ်းဝေးကွာတဲ့ နေရာတွေမှာ ခိုလှုံနေရတဲ့ စစ်ရှောင်တွေဆီကို အကူအညီတွေရောက်နိုင်ဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ကရင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ပြည်တွင်းကစစ်ပွဲတွေကြောင့် ကရင်ကျေးရွာသားအများအပြားဟာ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်ကြရပေမယ့် ထိုင်းအာဏာပိုင်တွေက အချို့ကိုသာ ယာယီခိုလှုံခွင့်ပေးပြီး အများအပြားကတော့ နယ်စပ်ဖြတ်ကျော်ခွင့်မရကြပါဘူး။ ဒါကြောင့် လည်း သူတို့ဟာ ပြည်တွင်းလှည့်လည်ခိုအောင်းနေရတဲ့ ဒုက္ခသည်တွေဖြစ်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အကူအညီအထောက်အပံ့နဲ့လည်း အလှမ်းဝေးနေပါတယ်။ ထိုင်းနိုင်ငံတွင်း ရောက်လာတဲ့ ဒုက္ခသည်တချို့ကိုလည်း ထိုင်းဘက်က နေရပ်ပြန်ဖို့ ဖိအားပေးခဲ့တဲ့အတွက်လည်း စစ်ပြီးဒုက္ခသည်အများအပြားဟာ ပြည်တွင်းမှာပဲ ဘေးလွတ်ရာကို တနေရာပြီး တနေရာ ရွှေ့ပြောင်းနေထိုင်နေရတာပါ။

စစ်ပြီးဒုက္ခသည်တွေဟာ လက်လှမ်းမမှီတဲ့နေရာတွေမှာ တကွဲတပြားစီရောက်နေကြလို့ နိုင်ငံတကာအဖွဲ့တွေက လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အခက်ကြုံကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဦးတင်မောင်သန်းကို ပြောပါတယ်။ အထူးသဖြင့် KNU နယ်မြေတွေဖြစ်တဲ့ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင် ဒေသတွေက ပြည်တွင်းဒုက္ခသည်တွေဟာ အကူအညီတွေနဲ့ အလှမ်းဝေးနေတာလို့ ပြောပါတယ်။

"သူတို့က သူများတွေရဲ့နယ်ပယ်ထဲမှာတို့၊ ပြီးရင် တောထဲမှာတို့ အဲလိုမျိုးတွေ ထွက်ပြေးနေရတာပေါ့နော်။ အဲလိုမျိုး အစုအဖွဲ့ IDP တွေက humanitarian aid (လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ) မရကြဘူး။"

ထိုင်းနယ်စပ် ဒါမှမဟုတ် ထိုင်းနယ်စပ်နဲ့ သိပ်ပြီးအလှမ်းမဝေးတဲ့ ပြည်တွင်းဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီတွေထောက်ပံ့ဖို့ လွယ်ပေမယ့် ကရင်ပြည်နယ် အတွင်းပိုင်းက စစ်ပြီးဒုက္ခသည်တွေကိုတော့ ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေကပဲ အဓိက ကူညီပေးနေရတာပါ။ အခက်အခဲကတော့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေမှာ ဒုက္ခသည်တွေကို လုံလုံလောက်လောက် ထောက်ပံ့နိုင်ဖို့ ငွေကြေးအင်အား မရှိဘူးလို့ စောနန္ဒဆူးက ပြောပါတယ်။

"လူသားချင်းစာနာတဲ့ အကူအညီတွေပံ့ပိုးဖို့ ဝင်ရောက်နိုင်တာက ဒေသခံ ကရင်လူထုအဖွဲ့အစည်းတွေပဲ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီအကူအညီတွေကို ပို့ဆောင်ပေးနိုင်တဲ့ ဒီအဖွဲ့အစည်းကလည်း လုံလောက်တဲ့ funding (ရံပုံငွေတွေ) မရှိကြဘူး။ ဆိုတော့ ဒီနိုင်ငံတကာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ တောင်းဆိုအကြံပြုထားတဲ့ အတိုင်းပဲ ဒီလို IDP တွေရှိနိုင်တဲ့နေရာတွေကို ရောက်နိုင်ဖို့ local stakeholder တွေနဲ့ တိုက်ရိုက် ရံပုံငွေတွေကို ဖြန့်ဖြူးပေးဖို့ ကျနော်တို့က တောင်းဆိုတာပေါ့နော်။"

ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို "ငြင်းပယ်ခံပြည်သူများ၏ဘဝများ" ဆိုတဲ့ခေါင်းစဉ်နဲ့ KHRG က အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး အဲဒီဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးမြန်းသုတေသနပြုထားတဲ့ အချက်အလက်တွေကို ဒီဆွေးနွေးပွဲမှာ KHRG ကတင်ပြခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒုက္ခသည်တွေဆီရောက်မယ့် အကူအညီတွေကို တားမြစ်ထားသလို၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ဝင်ရောက်နိုင်မယ့် လမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်လို့ KHRG ကပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၇၀,၀၀၀ ကျော်ရှိပြီး ဒူးပလာယာ ခရိုင်နဲ့ မူတြော်ခရိုင်မှာ စစ်ရှောင်အများဆုံး ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ မြန်မာပြည်တွင်း ဒုက္ခသည်တွေကို လူသားချင်းစာနာကူညီမှုပေးနိုင်ဖို့ အာဆီယံအသင်းက ကြိုးပမ်းနေတာရှိပါတယ်။

ပြီးခဲ့တဲ့ မြန်မာလူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံတွင်း ဦးစားပေးဒေသတွေ သတ်မှတ်ခဲ့ရာမှာ ကရင်ပြည်နယ်လည်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံနဲ့မြန်မာအကြား အကူအညီပေးရေးနည်းလမ်းဆိုင်ရာ သဘောကွဲလွဲချက်တွေကြောင့် ဒီအကူအညီတွေပေးနိုင်ဖို့ ကြန့်ကြာနေဆဲပါ။ မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် မြန်မာအရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အတွင်းမှာတော့ အာဆီယံရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ အထောက်အပံ့ကိစ္စတွေ ပြန်လည်ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

<https://burmese.voanews.com/a/myanmarviolence-myanmarhumanitarianassistance-karen-voaburmese-လူသားခံငြိုင်းစာနာမူးအကူအညီ-ကရင်ပြည်သူ့ပြောကြားဒုက္ခသည်-ပီအိုင်အို/6608197.html>

## မိုင်းရှူးမြို့က SSPP တပ်စခန်းတွေကို စစ်ကောင်စီက ဆုတ်ခွာခိုင်းထား

2022.06.08



ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တချို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: RFA

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက လွိုင်ခိုင်းရွာနဲ့ မိုင်းအော်ရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကားလမ်းပေါ်က ရှမ်းပြည်တပ်မတော် SSPP ရဲ့ တပ်စခန်းသုံးခုကို

စစ်ကောင်စီတပ်ဘက်က ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းနေတယ်လို့ SSPP က ပြောပါတယ်။

ဇွန်လ ၅ ရက်က စစ်ကောင်စီဘက်ကနေ အကြောင်းကြားလာတယ်လို့ SSPP ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။

“ရ.လ.ခ တိုင်းမှူးရဲ့ တင်ပြချက်အရဆိုပြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အခုလို အကြောင်း ကြားလာတာပါ။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပြဿနာရှာသလို ဖြစ်နေတာပေါ့နော်။ ကျနော်တို့ ပြန်ပြီး အကြောင်းပြန်ထားတယ်၊ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ ”



အပြန်အလှန် ညှိနှိုင်းနေဆဲဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် အောက်ခြေမှာ စစ်ရေးတင်းမာလာရင် စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်နိုင်ရေး ထိခိုက်နိုင်တယ်လို့ ဒု-ဗိုလ်မှူးကြီး စိုင်းဆု က ပြောပါတယ်။

စစ်ကောင်စီက ဆုတ်ခွာခိုင်းတဲ့နေရာတွေဟာ SSPP အတွက် လုံခြုံရေး၊ စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်နေပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်ခင် ဖိအားပေးတဲ့သဘောပဲလို့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

မိုင်းရှူးမြို့နယ်အတွင်း SSPP တပ်စခန်းတွေ ဆုတ်ခွာခိုင်းတဲ့ ကိစ္စအတွက် စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း SSPP နဲ့ RCSS ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးတင်းမာခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းတောင်ကြောက SSPP တပ်တွေကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီ က မတ်လ ၃၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါသေးတယ်။

<https://www.rfa.org/burmese/news/military-order-to-withdrawal-sspp-bases-in-mongshu-06082022072551.html>

## စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်

By **SHAN** - June 8, 2022

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု ထံသိရသည်။



SSPP တပ်သားများ

စစ်ကောင်စီမှ တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP ဘက်မှ တပ်ဆုတ်သွားမည်မဟုတ်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ စစ်ဆင်ရေးထိုးလာပါက တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“သူတို့ပြောတာတော့ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာခိုင်းတာ။ ဒါပေမယ့် ကျနော်တို့က ထွက်ခွာလို့မရဘူးလေ။ အခုတော့ ကျနော်တို့လည်း စစ်ရေးပြင်ဆင်ပြီးတော့ စောင့်ကြည့်နေပါတယ်။

ဒီတပ်နေရာတွေကလည်း ကျနော်တို့ နေလာတာ (၁၀) နှစ်ရှိနေပြီ” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုတပ်စခန်း (၃) နေရာသည် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ကြားရှိပြီး ကားလမ်းဘေးတွင် တည်ရှိသည့် တပ်စခန်းများဖြစ်ကြောင်း သိရသည်။

SSPP ကို တပ်စခန်းဆုတ်ခိုင်းနေခြင်းသည် စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် တပ်ဆုတ်ခိုင်းခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး စိုင်းဆုက ထပ်လောင်းပြောပြသည်။

“ သူတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဖိတ်ခေါ်ထားတယ်လေ။ သူတို့ ဒီလိုတပ်ဆုတ်ခိုင်းပြီး ပြဿနာရှာနေတာက ကျနော်တို့ တပ်ဖွဲ့ကို မတက်ရောက်စေချင်တဲ့သဘောလို့ ကျနော်တို့ မြင်တယ်။ သူတို့က

ပြဿနာမရှိ ပြဿနာရှာပြီးတော့ ကျနော်တို့ကို ဒီကိစ္စလာပြောတယ်လို့ မြင်ပါတယ်။ သူတို့ ရွှေတယ် မရွှေရင်တော့ ပစ်ခတ်မှုဖြစ်လာမယ်လေ။ ပစ်ခတ်မှုတွေ ဖြစ်လာရင် ကျနော်တို့ သွားပြီး စကားမပြောနိုင်တော့ဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ထပ်လောင်းပြောပြသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နေပြည်တော်သို့ မသွားရသေးကြောင်း သိရသည်။

<https://burmese.shannews.org/archives/28553>

---

## ရွှေတြိဂံဒေသ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်ကူးမှု အမြင့်ဆုံးဖြစ်လာ

၀၈ ဇွန်၊ ၂၀၂၂ | ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနယ်စပ် ရွှေတြိဂံဒေသမှာ ကိုဗစ်ကပ်ရာဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဝါးနဲ့ လက်နက်ကိုင်တပ်တွေက မနှစ်၂၀၂၁ အတွင်း အခုလို တိုးချဲ့ ထုတ်လုပ်ဖြန့်ဖြူးခဲ့တာလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုတိုက် ဖျက်ရေးအဖွဲ့ UNODC က အစီရင်ခံစာထုတ်ခဲ့တာပါ။

ရာဘ (ခေါ်) စိတ်ကြွမူးယစ်ဆေး ဒေသတွင်း သုံးစွဲသူအရေအတွက်ဟာလည်း အလွန်အကျွံ တက်သွားခဲ့တယ်လို့ UNODC ရဲ့ ဒီနှစ် ၂၀၂၂ ခုနှစ် အစီရင်ခံစာသစ်မှာ ထောက်ပြထားပါတယ်။ ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးကလည်း သန်း တထောင်ကျော်ခဲ့ပါတယ်။

UNODC ရဲ့ “အရှေ့နဲ့အရှေ့တောင်အာရှတခွင် ဓာတုနည်းထုတ်လုပ်မှုမူးယစ်ဆေး နောက်ဆုံးအခြေအနေနဲ့ ၂၀၂၂ ခုနှစ် စိန်ခေါ်မှုများ” ခေါင်းစဉ်ပါ အစီရင်ခံစာအရ ရွှေတြိဂံဒေသအပြင်ဘက်မှာ ဒီစက်ရုံတွေ ကျဆင်းသွားပေမယ့် ထုတ်လုပ်မှုက ဆက်မြင့်မားနေတာလို့ ဖော်ပြထားပါတယ်။

စိတ်ကြွဆေးပြားတွေဟာ Laos နိုင်ငံကတဆင့် ထိုင်းနဲ့ တခြားမဲခေါင်နဲ့ အာရှ-ပစိဖိတ်ဒေသတွေကို ဆက်ပျံ့သွားသလို မလေးရှားကတဆင့်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကို ကြီးကြီးမားမား ဆက်ပျံ့သွားတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ဒါကြောင့်လည်း ဒေသတွင်း အရင်းခံပြဿနာတွေကို နည်းလမ်းပြောင်း မဖြေရှင်းနိုင်ရင်တော့ စိတ်ကြွဆေးဝါးထုတ်လုပ်မှုနဲ့ကုန်ကူးမှုတွေ ဆက်တိုးဖြစ်နေပြီး ဒါကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ UNODC ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ထောက်ပြထားပါတယ် ခင်ဗျာ။

<https://burmese.voanews.com/a/goldentriangledrug-myanmarillicitdrug-unodc-voaburmese-ေးေးဆတ်ဂံဒေသ-စိတ်ကြွမှုယစေးပိုမ်းာလာ-ဗွီအိုအေ-/6608077.html>